

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန



သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ
(ဒုတိယအကြိမ် ထုတ်ဝေခြင်း)



၂၀၂၁ ခုနှစ်၊ မေလ

(ပထမအကြိမ်-၂၀၁၈ ခုနှစ်၊ မတ်လ)

**Standard Operating Procedures for
Conservation of Remaining Natural Forests**

(က)
မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း		
၁	နိဒါန်း	၁
၂	ရည်ရွယ်ချက်	၁
၃	ဦးစားပေးကာကွယ်ရမည့် သဘာဝတောကျန်များ	၁
၄	(၅)နှစ်ဆက်တိုက် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းအချိန်ဇယား	၂
၅	ဆောင်ရွက်ရမည့် လုပ်ငန်းများ	၅
၆	လုပ်ငန်းစဉ်- ၁။ ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်း	၅
၇	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၁)	၆
၈	လုပ်ငန်းစဉ်- ၂။ နမူနာစာရင်းကောက်ယူခြင်း	၈
၉	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၂)	၉
၁၀	နမူနာကွက်စာရင်းကောက်ယူခြင်းပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၂-က)	၁၁
၁၁	နမူနာကွက်ချမှတ်ကောက်ယူခြင်းနမူနာပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၂-ခ)	၁၂
၁၂	နမူနာကွက်/ဘုတ်တိုင်ပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၂-ဂ)	၁၃
၁၃	လုပ်ငန်းစဉ်- ၃။ နယ်နိမိတ်သတ်မှတ်ခြင်း	၁၄
၁၄	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၃)	၁၆
၁၅	ကွန်ကရစ်ကျောက်ပြား/သစ်သားဘုတ်တိုင်ပုံစံ	၁၈
၁၆	လုပ်ငန်းစဉ်- ၄။ စခန်းချခြင်း	၁၉
၁၇	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၄)	၂၀
၁၈	ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်းစာအုပ်နမူနာပုံစံ	၂၂
၁၉	ပင်မစခန်းတဲပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၄-က)	၂၄
၂၀	အစောင့်တဲပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၄-ခ)	၂၅
၂၁	လုပ်ငန်းစဉ်- ၅။ ဆိုင်းဘုတ်များပြုလုပ်စိုက်ထူခြင်း	၂၆
၂၂	ဆိုင်းဘုတ်နမူနာပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၅-က)	၂၇
၂၃	ပညာပေး/သတိပေးဆိုင်းဘုတ်နမူနာပုံစံ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၅-ခ)	၂၈
၂၄	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၅)	၂၉
၂၅	လုပ်ငန်းစဉ်- ၆။ အစောင့်ငှားရမ်းခြင်း	၃၁
၂၆	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/ရို သဘာဝတော-ပုံစံ(၆)	၃၅
၂၇	နေ့စားလုပ်သား မှတ်ပုံတင်စာရင်း-Forest S-4	၃၇
၂၈	နေ့စား၊ အလုပ်၊ လုပ်ခစာရင်း-Forest S-5	၃၈
၂၉	တာဝန်ထမ်းဆောင်မှုနှင့် စစ်ဆေးကြီးကြပ်မှု မှတ်တမ်း	၃၉

(ခ)
မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၃၀	လုပ်ငန်းစဉ်- ၇။ စစ်ဆေးလမ်းဖောက်လုပ်ခြင်း	၄၁
၃၁	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/စို သဘာဝတော-ပုံစံ(၇)	၄၂
၃၂	စစ်ဆေးလမ်းဖောက်လုပ်ရမည့် နမူနာပုံစံ	၄၄
၃၃	လုပ်ငန်းစဉ်- ၈။ အမြဲတမ်းနမူနာကွက်ချမှတ်၍ စာရင်းကောက်ယူခြင်း	၄၅
၃၄	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/စို သဘာဝတော-ပုံစံ(၈)	၄၇
၃၅	အမြဲတမ်းနမူနာကွက်အတွင်း ပါဝင်ပင်စာရင်းကောက်ယူခြင်း၊ စိမ်း/စို သဘာဝတော-ပုံစံ-၈(က)	၄၉
၃၆	အမြဲတမ်းနမူနာကွက်များ၏တိုးတက်မှု/ဆုတ်ယုတ်မှု အခြေအနေ နှိုင်းယှဉ်ချက်ဇယား၊ စိမ်း/စို သဘာဝတော-ပုံစံ-၈(ခ)	၅၀
၃၇	လုပ်ငန်းစဉ်- ၉။ မီးတားလမ်းဖောက်လုပ်ခြင်း	၅၁
၃၈	လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ၊ စိမ်း/စို သဘာဝတော-ပုံစံ(၉)	၅၂
၃၉	အစီရင်ခံစာများပြုစုတင်ပြခြင်း	၅၄
ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းလုပ်ထုံးလုပ်နည်းများ		
၁	ရည်ရွယ်ချက်	၅၅
၂	ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်ပမာဏ	၅၅
၃	ဓမ္မတာမျိုးဆက်မည့်ဧရိယာရွေးချယ်ခြင်းနှင့် ဆောင်ရွက်မည့်ကာလ	၅၅
၄	ဆောင်ရွက်မည့်နည်းလမ်းများ	၅၆
	(က) နွယ်ဖြတ်တောရှင်းခြင်း	၅၆
	(ခ) ပင်ပူးခွာကိုင်းချိုင်ခြင်း	၅၇
	(ဂ) ငုတ်တက်ချွန်ခြင်း	၅၈
၅	ထွက်ရှိထင်းများ စီမံခန့်ခွဲခြင်း	၅၉
၆	လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြခြင်း	၆၀
၇	လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာ၊ စိမ်း/စို သဘာဝတော - ပုံစံ(၁၀)	၆၁
၈	အထွေထွေ	၆၃
၉	နိဂုံး	၆၃
တောထိန်းဧရိယာအဟောင်းများ၏ နယ်နိမိတ်ပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများ		
၁	ရည်ရွယ်ချက်	၆၄
၂	ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ	၆၄
၃	ဦးစားပေးနယ်နိမိတ်ပြင်ဆင်ရမည့် သဘာဝတောများ	၆၄
၄	ဆောင်ရွက်ရမည့် ကာလနှင့် နည်းလမ်းများ	၆၄
၅	လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြခြင်း၊ စိမ်း/စို သဘာဝတော - ပုံစံ(၁၁)	၆၆

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
(Standard Operating Procedures for Conservation of Remaining Natural Forests)

နိဒါန်း

၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းတာဝန်ကြီး(၄) ရပ်အနက် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြုန်းတီးနေသော တောပျက်၊ တောညွှံ့များကို အချိန်တိုကာလအတွင်း စရိတ်စက အသက်သာဆုံးဖြင့် ရေ၊ မြေ၊ သဘာဝနှင့် လိုက်လျောညီထွေစွာ တောအဆင့်အတန်း ပြန်လည်တိုးတက်ကောင်းမွန်လာစေရန် စနစ်တကျ ထိန်းသိမ်းပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းဖြစ်ပါသည်။

ဤလုပ်ထုံးလုပ်နည်းများကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ “သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” အဖြစ် လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။
ရည်ရွယ်ချက်

၂။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခင်က (၂)နှစ်ဆက်တိုက် ထိန်းသိမ်းကာကွယ်ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ (၅)နှစ်ဆက်တိုက် ပြောင်းလဲပြီး နှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအချိန်ဇယားများ သတ်မှတ်ကာ ထိန်းသိမ်းကာကွယ်ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ စီးပွားရေးအရ ထုတ်လုပ်သည့် သစ်တောများ စီမံအုပ်ချုပ်ခြင်းကို မဆောင်ရွက်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြုန်းတီးနေသည့် တောပျက်၊ တောညွှံ့များကို ရေ၊ မြေ သဘာဝနှင့် လိုက်လျောညီထွေစွာ တောအဆင့်အတန်း ပြန်လည်တိုးတက်ကောင်းမွန်လာစေရန် သစ်တောများပြန်လည်ပြုစုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းကို ဦးစားပေးဆောင်ရွက်ရန် ဖြစ်ပါသည်။

(၅)နှစ်ဆက်တိုက် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအား နှစ်စဉ် ဧရိယာအသစ် တိုးချဲ့ဆောင်ရွက်ရန်မဟုတ်ဘဲ (၃)နှစ်ခြားပြီး တစ်ကြိမ်စီသာ လုပ်ငန်းဧရိယာအသစ် ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဦးစားပေးကာကွယ်ရမည့်သဘာဝတောကျန်များ

- ၃။ အောက်ပါဧရိယာများတွင် ဆောင်ရွက်ရန် ဦးစားပေးရွေးချယ်ရမည်-
- (က) တောအဆင့်အတန်းကျဆင်း၊ ပျက်စီးလာသည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊
 - (ခ) လူနေဒေသများနှင့် နီးကပ်လျက်ရှိပြီး အလျင်အမြန်ပျောက်ကွယ်ရန် အလားအလာရှိသည့် သဘာဝတောကျန်များ၊
 - (ဂ) သစ်တောဖုံးလွှမ်းမှုအောက်တွင် ထားရှိသင့်သည့် သဘာဝတောကျန်များ၊ ဥပမာ - သာသနာ့နယ်မြေများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၊ ကမ္ဘာ့ (သို့) အမျိုးသားအဆင့် အမွေအနှစ်နယ်မြေများ (World or National Heritage)၊

(ဃ) (၁)ဧကလျှင် သစ်ပင်ပေါက်ရောက်ပါဝင်မှု အရေအတွက် (သဘာဝပေါက်ပင် ပါဝင်မှုအရေ အတွက်) (၃၀၀)ပင်ထက် မနိမ့်ကျသည့် သဘာဝတောများ၊ အကယ်၍(၁)ဧကလျှင် သစ်ပင် ပေါက်ရောက်ပါဝင်မှု အရေအတွက် (၃၀၀)ပင်ထက် လျော့နည်းသည့် သဘာဝတော၌ ကာကွယ်ထိန်းသိမ်းလိုပါက ပြည့်စုံသောရှင်းလင်းချက်ဖော်ပြ၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူး ၏ ထောက်ခံချက်ဖြင့် တင်ပြဆောင်ရွက်ရန်။

(၅)နှစ်ဆက်တိုက် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား

၄။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအား ယခင်(၂)နှစ်မှ (၅)နှစ်ဆက်တိုက် ပြောင်းလဲထိန်းသိမ်းရာတွင် အောက်ပါအတိုင်း နှစ်အလိုက်ဆောင်ရွက်မည့် လုပ်ငန်းအချိန်ဇယားများ သတ်မှတ်ထားရှိ၍ လုပ်ငန်းအချိန်ဇယားနှင့်အညီ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး လိုက်နာဆောင်ရွက်ရမည် -

သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား(ပထမနှစ်)

စဉ်	လုပ်ငန်းအမည်	ဆောင်ရွက်ရမည့်ကာလ												
		အောက်	နို	ဒီ	ဇန်	ဖေ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်	
၁	ကွင်းဆင်းတိုင်းတာခြင်း	■	■											
	(က)ဧရိယာနယ်နိမိတ်ရွေးချယ်အတည်ပြုခြင်း													
	(ခ)ပါဝင်ပင်မြေပုံရေးဆွဲခြင်း													
၂	နမူနာစာရင်းကောက်ယူခြင်း	■	■	■										
၃	နယ်နိမိတ်သတ်မှတ်ခြင်း		■	■										
၄	စခန်းချခြင်း		■											
၅	အစောင့်ငှားရမ်းခြင်း(၉-လ)				■	■	■	■	■	■	■	■	■	■
၆	ဆိုင်းဘုတ်များပြုလုပ်စိုက်ထူခြင်း					■								
၇	စစ်ဆေးလမ်းဖောက်လုပ်ခြင်း					■	■							
၈	အမြဲတမ်းနမူနာကွက်ချမှတ်၍စာရင်းကောက်ယူခြင်း													
	(က)နမူနာကွက်များ ချမှတ်ခြင်း									■				
	(ခ) စာရင်းကောက်ယူခြင်း			■						■				
၉	မီးတားလမ်းဖောက်လုပ်ခြင်း(၁၂' အကျယ်၊ ၇၀၀၀')					■	■							
တွဲဖက်ဆောင်ရွက်ရမည့်လုပ်ငန်းများ														
၁	ဓမ္မတာမျိုးဆက်ခြင်း				■	■								
	(က)ကွင်းဆင်းတိုင်းတာခြင်း				■	■								
	(ခ)နယ်နိမိတ်သတ်မှတ်ဆိုင်းဘုတ်ပြုလုပ်ခြင်း				■	■								
	(ဂ)နွယ်ဖြတ်ပင်ပူးခွာ/ကိုင်းချိုင့်/ငုတ်တက်ချွန်ခြင်း					■	■							
	(ဃ)ထင်းဖြတ်/စု/သယ်ဖြန့်ဝေပွဲအခမ်းအနား						■	■						
၂	နယ်နိမိတ်ပြင်ဆင်ခြင်း(တောထိန်းဧရိယာအဟောင်း)						■	■						

သဘာဝတောကျွန်းများထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား (ဒုတိယနှစ်)

စဉ်	လုပ်ငန်းအမည်	ဆောင်ရွက်ရမည့်ကာလ												
		အောက်	နို	ဒီ	ဇန်	ဖေ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်	
၁	အစောင့်ငှားရမ်းခြင်း(၁၂-လ)													
၂	အမြဲတမ်းနမူနာကွက်ချမှတ်၍စာရင်းကောက်ယူခြင်း													
	(က)နမူနာကွက်များ ချမှတ်ခြင်း													
	(ခ) စာရင်းကောက်ယူခြင်း													
တွဲဖက်ဆောင်ရွက်ရမည့်လုပ်ငန်းများ														
၁	ဓမ္မတာမျိုးဆက်ခြင်း													
	(က)ကွင်းဆင်းတိုင်းတာခြင်း													
	(ခ)နယ်နိမိတ်သတ်မှတ်ဆိုင်းဘုတ်ပြုလုပ်ခြင်း													
	(ဂ)နွယ်ဖြတ်ပင်ပူးခွာ/ကိုင်းချိုင်းငုတ်တက်ချွန်ခြင်း													
	(ဃ)ထင်းဖြတ်/စု/သယ်ဖြန့်ဝေပွဲအခမ်းအနား													
၂	နယ်နိမိတ်ပြင်ဆင်ခြင်း(တောထိန်းစရိယာအဟောင်း)													

သဘာဝတောကျွန်းများထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား (တတိယနှစ်)

စဉ်	လုပ်ငန်းအမည်	ဆောင်ရွက်ရမည့်ကာလ												
		အောက်	နို	ဒီ	ဇန်	ဖေ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်	
၁	စခန်းချခြင်း(ပြင်ဆင်ခြင်း)													
၂	အစောင့်ငှားရမ်းခြင်း(၁၂-လ)													
၃	စစ်ဆေးလမ်းဖောက်လုပ်ခြင်း(ပြင်ဆင်ခြင်း)													
၄	အမြဲတမ်းနမူနာကွက်ချမှတ်၍စာရင်းကောက်ယူခြင်း													
	(က)နမူနာကွက်များ ချမှတ်ခြင်း													
	(ခ) စာရင်းကောက်ယူခြင်း													
၅	မီးတားလမ်းဖောက်လုပ်ခြင်း(၁၂' အကျယ်၊ ၇၀၀၀')													
တွဲဖက်ဆောင်ရွက်ရမည့်လုပ်ငန်းများ														
၁	ဓမ္မတာမျိုးဆက်ခြင်း													
	(က)ကွင်းဆင်းတိုင်းတာခြင်း													
	(ခ)နယ်နိမိတ်သတ်မှတ်ဆိုင်းဘုတ်ပြုလုပ်ခြင်း													
	(ဂ)နွယ်ဖြတ်ပင်ပူးခွာ/ကိုင်းချိုင်းငုတ်တက်ချွန်ခြင်း													
	(ဃ)ထင်းဖြတ်/စု/သယ်ဖြန့်ဝေပွဲအခမ်းအနား													
၂	နယ်နိမိတ်ပြင်ဆင်ခြင်း(တောထိန်းစရိယာအဟောင်း)													

သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား (စတုတ္ထနှစ်)

စဉ်	လုပ်ငန်းအမည်	ဆောင်ရွက်ရမည့်ကာလ												
		အောက်	နို	ဒီ	ဇန်	ဖေ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်	
၁	အစောင့်ရှောက်ရေးရင်းမြင် (၁၂-လ)													
၂	အမြဲတမ်းနမူနာကွက်ချမှတ်၍စာရင်းကောက်ယူခြင်း													
	(က)နမူနာကွက်များ ချမှတ်ခြင်း													
	(ခ) စာရင်းကောက်ယူခြင်း													
တွဲဖက်ဆောင်ရွက်ရမည့်လုပ်ငန်းများ														
၁	နယ်နိမိတ်ပြင်ဆင်ခြင်း (တောထိန်းဧရိယာအဟောင်း)													

သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအချိန်ဇယား (ပဉ္စမနှစ်)

စဉ်	လုပ်ငန်းအမည်	ဆောင်ရွက်ရမည့်ကာလ												
		အောက်	နို	ဒီ	ဇန်	ဖေ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်	
၁	နယ်နိမိတ်သတ်မှတ်ခြင်း (ပြင်ဆင်ခြင်း)													
၂	အစောင့်ရှောက်ရေးရင်းမြင် (၁၂-လ)													
၃	ဆိုင်းဘုတ်များပြုလုပ်စိုက်ထူခြင်း													
၄	စစ်ဆေးလမ်းဖောက်လုပ်ခြင်း (ပြင်ဆင်ခြင်း)													
၅	အမြဲတမ်းနမူနာကွက်ချမှတ်၍စာရင်းကောက်ယူခြင်း													
	(က)နမူနာကွက်များ ချမှတ်ခြင်း													
	(ခ) စာရင်းကောက်ယူခြင်း													
၆	စီးတားလမ်းဖောက်လုပ်ခြင်း (၁၂' အကျယ်၊ ၇၀၀၀')													
တွဲဖက်ဆောင်ရွက်ရမည့်လုပ်ငန်း														
၁	နယ်နိမိတ်ပြင်ဆင်ခြင်း (တောထိန်းဧရိယာအဟောင်း)													

ဆောင်ရွက်ရမည့်လုပ်ငန်းများ

၅။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ငန်းစဉ်(၉)ရပ်အား တိကျစွာ လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်ပါသည် -

လုပ်ငန်းစဉ်-၁။ ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်း

(က) ဆောင်ရွက်ရမည့်ကာလ။ အောက်တိုဘာလမှ နိုဝင်ဘာလထိ

(ခ) ဆောင်ရွက်ရမည့်နည်းလမ်း-

- (၁) ဧရိယာနယ်နိမိတ်ရွေးချယ်အတည်ပြုရာတွင် ဦးစွာပထမ မြို့နယ်အလိုက် ဆောင်ရွက်ရမည့် လျာထားဧရိယာ အကျယ်အဝန်းအား (၁" = ၁မိုင်) (သို့) ၁:၅၀၀၀ (စကေး) ဖြင့် (UTM- Universal Transverse Mercator Map) မြေပုံ၌ ရွေးချယ်လျာထားပြီး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရန်၊
- (၂) ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်သတ်မှတ်ပါက မြေတိုင်းတာခြင်း ဆောင်ရွက် ရန်နှင့် (၁"= ၁မိုင်) (သို့) ၁:၅၀၀၀ စကေးဖြင့် (UTM- Universal Transverse Mercator Map) မြေပုံပေါ်တွင် ထိန်းသိမ်းကာကွယ်မည့် ဧရိယာ နယ်နိမိတ်ကို လိမ္မော်ရောင်ဖြင့် ဖော်ပြရန်၊
- (၃) ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တော ဧရိယာနယ်နိမိတ်အား အစိမ်းရောင် ဖြင့်ဖော်ပြရန်၊
- (၄) အစီရင်ခံစာတွင် မူလတောအခြေအနေကို ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်၊
- (၅) ဆောင်ရွက်ရန် ရွေးချယ်သည့်ဧရိယာ အပြင်ဘက်နယ်နိမိတ် တစ်လျှောက်ရှိ အပင်များ၌ မှန်ထစ်ငယ်များ ပြုလုပ်သွားရန် ၊
- (၆) အနားသတ်ဧရိယာအနီးတဝိုက်ရှိ တစ်ဆက်တစ်စပ်ဖြစ်သော လယ်/ ယာမြေ၊ သစ်တောစိုက်ခင်းများကို ဦးစွာချန်လှုပ်ထားရန်၊
- (၇) ပါဝင်ပင်မြေပုံရေးဆွဲခြင်းအား Skeleton မြေပုံပေါ်တွင် ဧရိယာအကျယ်အဝန်း ဧက(၁၀၀၀)အတွက် (၄"= ၁မိုင်)ဖော်ပြပြီး ဧရိယာအကျယ်အဝန်း ဧက(၂၀၀၀) နှင့်အထက်အတွက် (၂"= ၁မိုင်) Skeleton မြေပုံပေါ်တွင် သဘာဝတောကျန် များကာကွယ်ထိန်းသိမ်းမည့် ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပင် အမျိုးအစားများကို သတ်မှတ်ထားသော အပင်အမျိုးအစားပြ သင်္ကေတ များဖြင့် ပျံ့နှံ့စွာ ဖော်ပြရန်၊
- (၈) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စိမ်း/ဖို သဘာဝတော - ပုံစံ(၁) ဖြင့် တင်ပြရန်၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
 သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
 ကွင်းဆင်းတိုင်းတာခြင်း

- ခရိုင်၊----- မြို့နယ်၊-----
- ၁။ တည်နေရာဖော်ပြချက် -----
 (ကြီးဝိုင်း/ကြီးပြင်ကာကွယ်/ကြီးပြင်) -----
- ၂။ အကျယ်အဝန်း -----
- ၃။ နယ်နိမိတ်အလားအလာ -----
 (က) မြောက်ဘက် -----
 (ခ) အရှေ့ဘက် -----
 (ဂ) တောင်ဘက် -----
 (ဃ) အနောက်ဘက် -----
- ၄။ စတင်ထိန်းသိမ်းသည့်ခုနှစ် -----
- ၅။ မူလတောအမျိုးအစား -----
- ၆။ တွေ့ရှိရသောသဘာဝပေါက်ပင်များ -----
- ၇။ နယ်နိမိတ်အရှည် ----- မိုင်၊----- ဖာလုံ
- ၈။ ချန်လှပ်ကွက်(အရေအတွက်၊ဧရိယာ၊ပမာဏ) -----
 (စာရင်းအသေးစိတ်ပူးတွဲရန်)
- ၉။ ကျူးကျော်တောင်ယာ -----
- ၁၀။ မြေတိုင်းတာသည့်နည်း -----
- ၁၁။ စတင်ဆောင်ရွက်သည့်နေ့ -----
- ၁၂။ ပြီးစီးသည့်နေ့ -----
- ၁၃။ ကြီးကြပ်သည့်ဝန်ထမ်း -----

စဉ်	အမည်	ရာထူး	မှတ်ချက်

- ၁၄။ သုံးစွဲသည့်လုပ်သားဦးရေ -----
- ၁၅။ ကုန်ကျစရိတ် -----
- ၁၆။ လုပ်ငန်းဆောင်ရွက်ချက်များ -----
- ၁၇။ ပူးတွဲဖော်ပြသည့်မြေပုံ -----
(တည်နေရာပြ၊ မြေတိုင်း၊ ပါဝင်ပင်)
- ၁၈။ ကတိဝန်ခံချက်
အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင်
လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)
တာဝန်ခံ တောအုပ်ကြီး

(လက်မှတ်)
ဦးစီးအရာရှိ

ရက်စွဲ။-----

၁၉။ (- -)ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက်
အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)
လက်ထောက်ညွှန်ကြားရေးမှူး
-----ခရိုင်

ရက်စွဲ။-----

လုပ်ငန်းစဉ်-၂။ နမူနာစာရင်းကောက်ယူခြင်း

- (က) ရည်ရွယ်ချက်။ ထိန်းသိမ်းမည့် သဘာဝတောထိန်းဧရိယာတစ်ခုလုံးအား ပထမနှစ်တွင် နမူနာကွက်များ ပျံ့နှံ့စွာချမှတ်၍ စာရင်းကောက်ယူခြင်းဖြင့် တော၏မူလအဆင့်အတန်းနှင့် သစ်ပင်ပေါက်ရောက်မှု အခြေအနေကို သိရှိနိုင်ရန် ဖြစ်ပါသည်။
- (ခ) ဆောင်ရွက်ရမည့်ကာလ။ အောက်တိုဘာလမှ ဒီဇင်ဘာလထိ (ပထမနှစ်(၁)နှစ်သာ ဆောင်ရွက်ရန်)
- (ဂ) ဆောင်ရွက်ရမည့်နည်းလမ်း- သဘာဝတောကျန်များထိန်းသိမ်းခြင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာအတွင်း ကောင်း ၊ သင့် ၊ ညံ့ အလွှာ(၃)လွှာခွဲ၍ (၁)လွှာလျှင် (၀.၅)ဧကရှိ နမူနာကွက် (၅)ကွက်စီ (စုစုပေါင်း ၃လွှာ= ၁၅ကွက်)ကို ပျံ့နှံ့ညီမျှစွာ ချမှတ်၍ စာရင်းကောက်ယူရန် ဖြစ်ပါသည် -
 - (၁) (၀.၅)ဧကရှိ နမူနာကွက်များကို တောကိုကိုယ်စားပြုနိုင်သည့် အလွှာ(၃)လွှာတွင် ပျံ့နှံ့ညီမျှစွာ ရွေးချယ်ရန်၊
 - (၂) နမူနာကွက်ကို အရှေ့အနောက် (၂.၅) သံကြိုး(၁၆၅') နှင့် တောင် - မြောက် (၂) သံကြိုး(၁၃၂')၊ ဧရိယာအားဖြင့် (၀.၅)ဧကရှိ ထောင့်မှန်စတုဂံပုံ သတ်မှတ်ရန် စိမ်းစို သဘာဝတော-ပုံစံ(၂-ဂ) အတိုင်းဆောင်ရွက်ရန်၊
 - (၃) နမူနာကွက်များ၏ အနောက်တောင်ထောင့်ကို လုံးပတ်(၆") ခန့်၊ မြေပေါ်အရှည်(၃')နှင့် မြေခံအနက်(၂')ရှိ တိုင်ကိုစိုက်၍ ကျောက်ပုံထားရန်၊ တိုင်တွင်မှန်ထစ် ထစ်၍ နမူနာကွက်အလိုက် နမူနာကွက်နံပါတ်များကို ရေးသားရန်၊ ဥပမာ- အလွှာ နံပါတ် - ၁ အတွက် အကွက်ကို ၁/၁၊ ၂/၁၊ ၃/၁ --- ---- ၊ အလွှာနံပါတ်(၂) အတွက် အကွက်နံပါတ်ကို ၁/၂ ၊ ၂/၂၊ ၃/၂၊ ----- ၊ အလွှာနံပါတ် (၃)အတွက် အကွက်နံပါတ်ကို ၁/၃၊ ၂/၃၊ ၃/၃-----၊ ၎င်းတွင် ပိုင်းဝေသည် နမူနာကွက် နံပါတ်ဖြစ်၍ ပိုင်းခြေသည် အလွှာနံပါတ်ဖြစ်သည်။
 - (၄) နမူနာကွက်အတွင်းတွင် အောက်ပါအတိုင်း စာရင်းကောက်ယူရန် ဖြစ်သည်-
 - (ကက) လုံးပတ်(၆")နှင့် အထက်ရှိသော အပင်အားလုံးကို လုံးပတ်တိုင်း၍ လုံးပတ်အတန်းအစားအလိုက်၊ သစ်မျိုးအလိုက်စာရင်းကောက်ယူရန်၊
 - (ခခ) သစ်မျိုးအလိုက် လုံးပတ်(၆")အောက်၊ အမြင့်(၅')နှင့် အထက်ရှိသော အပင်များကို ရေတွက်၍ စုစုပေါင်းအရေအတွက်ကို သစ်မျိုးအလိုက် စာရင်းကောက်ယူရန်၊
 - (၅) နမူနာစာရင်းကောက်ယူရာမှ ရရှိသည့် ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ စာရင်းကောက်ယူပြီးပါက အလွှာ(၃)ခု ခွဲခြား သတ်မှတ်ခြင်းကို ပြန်လည်တည့်မတ်ပြင်ဆင်ရန်၊
 - (၆) ကောင်း၊ သင့်၊ ညံ့ အလွှာအသီးသီး၏ နယ်နိမိတ်နှင့် ဧရိယာအတိအကျကို မြေပုံဖြင့် စနစ်တကျ မှတ်တမ်းထားရှိရန် ၊
 - (၇) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စိမ်း/စို သဘာဝတောပုံစံ- (၂)၊ ၂(က)၊ ၂(ခ) တို့ဖြင့် တင်ပြရန်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
နမူနာစာရင်းကောက်ယူခြင်း

ခရိုင်၊----- မြို့နယ်၊-----

၁။ တည်နေရာ -----
(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်/ကြိုးပြင်) -----

၂။ အကျယ်အဝန်း -----

၃။ နမူနာကွက်အရွယ်အစား -----

၄။ နမူနာကွက်အကျယ်အဝန်း -----

၅။ အလွှာ(၁)အတွက်နမူနာကွက်ဦးရေ -----

၆။ အလွှာ(၂)အတွက်နမူနာကွက်ဦးရေ -----

၇။ အလွှာ(၃)အတွက်နမူနာကွက်ဦးရေ -----

၈။ နမူနာကွက်စုစုပေါင်း -----

၉။ နမူနာကွက်အားလုံးအတွင်းရှိ -----

(က) လုံးပတ် ၆" နှင့်အထက် အမြင့် ၅' နှင့်အထက် အပင်ဦးရေ -----

(ခ) လုံးပတ် ၆" အောက်အမြင့် ၅' နှင့်အထက်အပင်ဦးရေ -----

(ဂ) တစ်ဧကပျမ်းမျှလုံးပတ် ၆" နှင့်အထက်အမြင့် ၅' နှင့်အထက်အပင်ဦးရေ -----

(ဃ) တစ်ဧကပျမ်းမျှလုံးပတ် ၆" အောက်အမြင့် ၅' နှင့်အထက်အပင်ဦးရေ -----

(င) စုစုပေါင်းလုံးပတ် ၆" နှင့်အထက်အမြင့် ၅' နှင့်အထက်အပင်ဦးရေ -----

(စ) စုစုပေါင်းလုံးပတ် ၆" အောက်အမြင့် ၅' နှင့်အထက်အပင်ဦးရေ -----

၁၀။ သုံးစွဲသည့်လုပ်သားဦးရေ -----

၁၁။ ကုန်ကျစရိတ် -----

၁၂။ စတင်ဆောင်ရွက်သည့်နေ့----- ပြီးစီးသည့်နေ့-----

၁၃။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၄။ ပူးတွဲဖော်ပြသည့်မြေပုံ

၁၅။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ၊-----

၁၅။ (- -) ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေး ထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

နမူနာကွက်စာရင်းကောက်ယူခြင်းပုံစံ

အလွှာ (၁ + ၂ + ၃)အတွင်း ကောက်ယူသည့်စာရင်းချုပ်



စဉ်	သစ်မျိုး (နမူနာ)	လုံးပတ် ၆"အောက် အမြင့် ၅' နှင့်အထက်	လုံးပတ်အတန်းအစားအလိုက်ရေတွက်ခြင်း							စုစု ပေါင်း (၃+၁၀)
			၆" မှ ၁၁"	၁'-၀" မှ ၁'-၅"	၁'-၆" မှ ၁'-၁၁"	၂'-၀" မှ ၂'-၅"	၂'-၆" မှ ၂'-၁၁"	၃' နှင့် အထက်	ပေါင်း	
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)	(၁၀)	(၁၁)
၁	အင်									
၂	အင်ကြင်း									
၃	သစ်ရာ									
၄	ပျဉ်းကတိုး									
၅	ထောက်ကြွဲ									
၆	တည့်									
၇	ပိတောက်									
၈	ရင်းမာ									
၉	ကျွန်း									
၁၀	စွေ့နီ									
၁၁										
၁၂										
၁၃										
၁၄										
၁၅										
စုစုပေါင်း										

နမူနာကွက်(၀.၅)ဧက = (၁၅)ကွက် = (၇.၅) ဧက
 တစ်ဧကပျမ်းမျှပါဝင်ပင် = စုစုပေါင်း ÷ ၇.၅ = ----- ပင်
 (စာတိုင် ၁၁)

နမူနာကွက်ချမှတ်ကောက်ယူခြင်းနမူနာပုံစံ

နမူနာကွက် = ၁
 အလွှာ = ၁
 နမူနာကွက်ဧရိယာ = ၀.၅ ဧက

စဉ်	သစ်မျိုး (နမူနာ)	လုံးပတ် ၆"အောက် အမြင့် ၅' နှင့်အထက်	လုံးပတ်အတန်းအစားအလိုက်ရေတွက်ခြင်း							ပေါင်း	စုစု ပေါင်း (၃+၁၀)
			၆" မှ ၁၁"	၁'-၀" မှ ၁'-၅"	၁'-၆" မှ ၁'-၁၁"	၂'-၀" မှ ၂'-၅"	၂'-၆" မှ ၂'-၁၁"	၃' နှင့် အထက်			
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)	(၁၀)	(၁၁)	
၁	အင်										
၂	အင်ကြင်း										
၃	သစ်ရာ										
၄											
၅											
၆											
၇											
၈											
၉											
၁၀											
	စုစုပေါင်း										



လုပ်ငန်းစဉ်- ၃။ နယ်နိမိတ်သတ်မှတ်ခြင်း

- (က) ဆောင်ရွက်ရမည့်ကာလ။ နိုင်ငံဘာလ မှ ဒီဇင်ဘာလထိ
- (ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ အတည်ပြုရွေးချယ်ထားသော သဘာဝတောကျန်များထိန်းသိမ်းမည့် ဧရိယာအတွင်း ညွှန်ကြားချက်နှင့်အညီ အောက်ပါအတိုင်း ဘုတ်တိုင်များ စိုက်ထူရန်-
 - (၁) ဧရိယာ(၁၀၀၀) ဧကလျှင် ဘုတ်တိုင်(၂၀)လုံးစိုက်ထူရန်၊
 - (၂) စိုက်ထူမည့် ဘုတ်တိုင်ကို ကွန်ကရစ်ကျောက်ပြားဘုတ်တိုင်(သို့)သစ်သားဘုတ်တိုင်(ကျောက်ပုံ)ဖြင့် တစ်ဖက်တွင်ဖော်ပြထားသည့် စိမ်း/စို သဘာဝတော-ပုံစံ(၃-က)တွင် ဖော်ပြထားသည့်အတိုင်း စိုက်ထူရန်၊
 - (၃) စိုက်ထူရမည့် ဘုတ်တိုင်များကို သတ်မှတ်အရွယ်အစားအတိုင်း လားရာပြောင်းလဲသည့် နေရာတိုင်းတွင် စိုက်ထူရန်၊ လားရာပြောင်းလဲခြင်း မရှိပါက ဘုတ်တိုင်(၁)လုံးနှင့်(၁)လုံးကို (၂) ဖာလုံခြား၍ စိုက်ထူရန်၊
 - (၄) စိုက်ထူရမည့် ဘုတ်တိုင်အမှတ်စဉ်အတိုင်း ဘုတ်တိုင်တစ်လုံးနှင့်တစ်လုံးအကွာအဝေးဖော်ပြသည့် စာရင်းကိုသီးခြား ပြုစုတင်ပြရန်၊
 - (၅) ဘုတ်တိုင်စိုက်ထူရာတွင် ဒေသခံပြည်သူများ လွယ်ကူစွာ ဖတ်ရှုနားလည်စေရန် သဘာဝတောထိန်းသည့်ခုနှစ်၊ ဧရိယာပမာဏတို့အား မြန်မာဘာသာဖြင့် ရေးထိုးဆောင်ရွက်ရန်၊
 - (၆) နယ်နိမိတ်ဘုတ်တိုင် တည်နေရာပြမြေပုံကို ပါဝင်ပင်ပြမြေပုံ ရေးဆွဲခြင်းတွင် ဖော်ပြထားသည့် ဧရိယာအကျယ်အဝန်းအလိုက် မြေပုံစကေးအတိုင်း ပြုစုတင်ပြရန်၊
 - (၇) သဘာဝတောကျန်များထိန်းသိမ်းခြင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာအတွင်း လယ်/ယာမြေများရှိပါက-
 - (ကက) လုပ်ကိုင်သူ၊ တစ်ကွက်ချင်း/တစ်ဦးချင်းစီ၏ ဧရိယာနယ်နိမိတ်သတ်မှတ်ခြင်း(Boundary Demarcation)အား တိကျစွာ တိုင်းတာမှတ်သားပြီး ဘုတ်တိုင်ငယ်များ စိုက်ထူ၍ Lat./ Long. အမှတ်အသားများ မှတ်တမ်းတင် ထားရှိရန်၊
 - (ခခ) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ယာသမားများသို့ ချပြဆွေးနွေးပြောကြား၍ ကျူးကျော်ယာများပေါ်တွင် သစ်တောသီးနှံရောနှောစိုက်ပျိုးခြင်း/ဒေသအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း

(Agroforestry/ Community Forestry) နည်းဖြင့် သီးနှံ စိုက်ပျိုးမှုကို မထိခိုက်စေဘဲ သစ်တောသစ်ပင်များ စိုက်ပျိုး သွားရေး စည်းရုံးဆောင်ရွက်သွားရန်၊ လိုအပ်ပါက သစ်တော ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်၊

(ဂဂ) တောထိန်းဖရိုယာအတွင်း ယာအသစ်ဖော်ထုတ်ခြင်း၊ ထပ်မံ ကျူးကျော်မှုမရှိစေရေး၊ တစ်ဦးချင်းစီကို ဝန်ခံကတိ ရယူ စာချုပ် ချုပ်ဆိုထားရှိရန်၊

(ဃဃ) နောင်တစ်ချိန် ကျူးကျော်ယာများကို လွယ်ကူစွာသိရှိနိုင်ရန် အတွက် ကျူးကျော်ယာများ၏ နယ်နိမိတ်များတွင် ယူကလစ် ကဲ့သို့ အကြီးမြန် အပင်များအား ခပ်စိပ်စိပ်စိုက်ပျိုးရန်၊

(ငင) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက် ဖော်ပြပါ စီမံ/စီ သဘာဝတောပုံစံ- (၃)ဖြင့် တင်ပြရန်၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
 သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
 နယ်နိမိတ်သတ်မှတ်ခြင်း

ခရိုင်၊-----

မြို့နယ်၊-----

၁။ တည်နေရာ -----
 (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်/ကြိုးပြင်) -----

၂။ အကျယ်အဝန်း -----

၃။ နယ်နိမိတ်အလားအလာ -----

(က) မြောက်ဘက် -----

(ခ) အရှေ့ဘက် -----

(ဂ) တောင်ဘက် -----

(ဃ) အနောက်ဘက် -----

၄။ နယ်နိမိတ်အရှည် ----- မိုင်၊ ----- ဖာလုံ

၅။ စိုက်ထူထားသည့်ဘုတ်တိုင်အရေအတွက် -----

၆။ ဘုတ်တိုင်အမျိုးအစား -----

၇။ စတင်ဆောင်ရွက်သည့်နေ့ -----

၈။ ပြီးစီးသည့်နေ့ -----

၉။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၀။ သုံးစွဲသည့်လုပ်သားဦးရေ -----

၁၁။ ကုန်ကျစရိတ် -----

၁၂။ အထွေထွေဖော်ပြချက် -----

၁၃။ ပူးတွဲဖော်ပြသည့်မြေပုံ -----

၁၄။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ။-----

၁၅။ (- -)ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။


(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး


-----ခရိုင်

ရက်စွဲ။-----

ကွန်ကရစ် ကျောက်ပြားအုတ်တိုင်



သစ်သားအုတ်တိုင်(ကျောက်ပုံ)



ကွန်ကရစ်ကျောက်ပြား/သစ်သားအုတ်တိုင်ပုံစံ

လုပ်ငန်းစဉ်-၄။ စခန်းချခြင်း (စခန်းတဲနှင့်အစောင့်တဲများ ဆောက်လုပ်ခြင်း)

(က) ဆောင်ရွက်ရမည့်ကာလ။ နိုဝင်ဘာလ

(ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း ဧက (၁၀၀၀) လျှင် ပင်မစခန်းတဲ(၁)လုံးနှင့် အစောင့်တဲ(၂)လုံး ဆောက်လုပ်ရန်၊ ပင်မစခန်းတဲနှင့် အစောင့်တဲများ၏ အရွယ်အစား ပုံစံတို့ကို စိမ်း/စို သဘာဝတော - ပုံစံ (၄-က)၊ (၄-ခ) တို့ဖြင့် ဖော်ပြထားပါသည်။

(၁) ပင်မစခန်းတဲ(၁၈'x၁၈')။ အောက်ဖော်ပြပါ နေရာများတွင် ဦးစားပေး ဆောက်လုပ်ရန်-

(ကက) လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်နေရာ၊

(ခခ) သောက်သုံးရေ အလွယ်တကူ ရရှိနိုင်သည့်နေရာ၊

(ဂဂ) သဘာဝတောထိန်း ဧရိယာအတွင်းသို့ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဝင်/ထွက်သွားလာခြင်း အများဆုံးပြုလုပ်နိုင်သည့် လမ်းကြောင်းနေရာ၊

(ဃဃ) အမြင့်ပိုင်းတွင်တည်ရှိသည့်နေရာ၊

(ငင) ထိန်းသိမ်းကာကွယ်သည့် ဧရိယာတစ်ခုလုံးအား လွှမ်းခြုံ၍ စိုးမိုး အုပ်ချုပ်နိုင်သည့် ကိုယ်စားပြုနေရာ၊

(၂) အစောင့်တဲများ(၉'x၉')။ ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝတောများ အတွင်း အဝင်အထွက်ပြုလုပ်သည့် လှည်းလမ်း၊ လူသွားလမ်းများ ဘေးတွင် ရွေးချယ်ဆောက်လုပ်ရန်၊

(၃) ပင်မစခန်းတဲနှင့် အစောင့်တဲများ တည်နေရာပြမြေပုံကို ပါဝင်ပင်ပြမြေပုံ ရေးဆွဲခြင်းတွင် ဖော်ပြထားသည့်အတိုင်း ဧရိယာအကျယ်အဝန်းအလိုက် မြေပုံစကေးအတိုင်း ပြစုတင်ပြရန်၊

(၄) သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ကွင်းဆင်း စစ်ဆေးချက်မှတ်တမ်းစာအုပ်၊ တည်နေရာပြမြေပုံနှင့် အုပ်ချုပ်မှုပြမြေပုံ များအား ပင်မစခန်းတဲ၌ စနစ်တကျ ထားရှိရမည်၊

(၅) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စိမ်း/စိုသဘာဝတောပုံစံ(၄)ဖြင့် တင်ပြရန်၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
 သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
 စခန်းချခြင်း

ခရိုင်၊-----

မြို့နယ်၊-----

၁။ တည်နေရာ -----
 (ကြီးဝိုင်း/ကြီးပြင်ကာကွယ်/ကြီးပြင်) -----

၂။ အကျယ်အဝန်း -----

၃။ ပင်မစခန်းတဲ

(က) တည်နေရာ -----

(ခ) အရွယ်အစား -----

(ဂ) အမျိုးအစား -----

(ဃ) အရေအတွက် -----

(င) ကုန်ကျစရိတ် -----

၄။ အစောင့်တဲများ

(က) တည်နေရာ -----

(ခ) အရွယ်အစား -----

(ဂ) အမျိုးအစား -----

(ဃ) အရေအတွက် -----

(င) ကုန်ကျစရိတ် -----

၅။ စတင်ဆောင်ရွက်သည့်နေ့ -----

၆။ ပြီးစီးသည့်နေ့ -----

၇။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၈။ အထွေထွေဖော်ပြချက် -----

၉။ ပူးတွဲဖော်ပြသည့် မြေပုံ/ခါတ်ပုံ -----

၁၀။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ။-----

၁၁။ (- -)ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

ပင်မစခန်း၌ အမြဲထားရှိရမည့် ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်းစာအုပ်နမူနာပုံစံ (မူကြမ်း)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အပူပိုင်းဒေသစီမံခန့်ခွဲရေးဦးစီးဌာန

-----တိုင်းဒေသကြီး၊ -----ခရိုင်

-----မြို့နယ်




သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း

ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်း


၂၀၁၇ ခုနှစ် (ပထမနှစ်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (၂၀၁၇ ခုနှစ် - ပထမနှစ်)


သဘာဝတောကျန်များထိန်းသိမ်းခြင်းလုပ်ငန်း
ပင်မတဲ ဆောက်လုပ်ရန် နမူနာပုံစံ




ပင်မတဲ ဆောက်လုပ်ရန် (စနစ်ပုံ)



ပင်မတဲ ဆောက်လုပ်ရန်ပုံစံ (အရှေ့ဘက်မှမြင်ရပုံ)




ပင်မတဲ ဆောက်လုပ်ရန်ပုံစံ (ဘေးဘက်မှမြင်ရပုံ)



ပင်မတဲ ဆောက်လုပ်ရန် နမူနာပုံစံ

သဘာဝတောကျန်များထိန်းသိမ်းခြင်းလုပ်ငန်း
အစောင့်တဲ ဆောက်လုပ်ရန် နမူနာပုံစံ




အစောင့်တဲ ဆောက်လုပ်ရန် (စနစ်ပုံ)



အစောင့်တဲ ဆောက်လုပ်ရန် (ဘေးဘက်မှမြင်ရပုံ)



အစောင့်တဲ ဆောက်လုပ်ရန် (အနောက်ဘက်မှမြင်ရပုံ)




အစောင့်တဲဆောက်လုပ်ရန် (အရှေ့ဘက်မှမြင်ရပုံ)


လုပ်ငန်းစဉ်- ၅။ ဆိုင်းဘုတ်များပြုလုပ်စိုက်ထူခြင်း

- (က) ဆောင်ရွက်ရမည့်ကာလ။ ဖေဖော်ဝါရီလ မှ မတ်လထိ
- (ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ သဘာဝတောကျန်များထိန်းသိမ်းခြင်းလုပ်ငန်း (၁၀၀၀) ဧကလျှင် ဆိုင်းဘုတ်ကြော်ငြာပြားများကို အောက်ပါအတိုင်း စိုက်ထူ တပ်ဆင်ရန်-
 - (၁) (၆' x ၃')ဆိုင်းဘုတ်ကြီး = (၂)ခု
 - (၂) (၃' x ၂')ပညာပေးဆိုင်းဘုတ် = (၁) ခု
 - (၃) (၁၅"x ၆") ကြော်ငြာပြား = (၁၀၀)ခု
- (ဂ) (၆'x၃') ဆိုင်းဘုတ်ကြီးနှင့် (၃'x၂') ပညာပေးဆိုင်းဘုတ်များကို ပင်မစခန်းတဲ အနီးတွင် တပ်ဆင်ရန်၊ ကျန်(၆'x၃') ဆိုင်းဘုတ်ကြီးတစ်ခုအား ထိန်းသိမ်းထား သည့် သဘာဝတောအတွင်း အဝင်အထွက်ပြုလုပ်သည့် အစောင့်တဲအနီး၌ စိုက် ထူရန်၊
- (ဃ) (၁၅"x ၆") ကြော်ငြာပြားများကို သဘာဝတောထိန်း နယ်နိမိတ်တစ်လျှောက် တပ်ဆင်ရန်နှင့် အထူးသဖြင့် လူအဝင်အထွက် များပြားနိုင်သောနေရာများတွင် ဦးစားပေး တပ်ဆင်ရန်၊
- (င) ဆိုင်းဘုတ်နှင့် ကြော်ငြာပြားများကို တစ်ဖက်ဖော်ပြထားသည့်အတိုင်း ပြုလုပ် တပ်ဆင်ရန်၊
- (စ) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စိမ်း/စို သဘာဝတော-ပုံစံ(၅) ဖြင့် တင်ပြရန်၊

၆ ပေ x ၃ ပေ ဆိုင်းဘုတ်



၃ ပေ x ၂ ပေ ပညာပေးဆိုင်းဘုတ်နမူနာပုံစံ



သတိပေးကြော်ငြာများ နမူနာပုံစံ



အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ

ဆိုင်းဘုတ်ကြော်ငြာပြားများပြုလုပ်ခြင်း

ခရိုင်၊-----

မြို့နယ်၊-----

၁။ တည်နေရာ -----

(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်/ကြိုးပြင်) -----

၂။ အကျယ်အဝန်း -----

၃။ ဆိုင်းဘုတ်အကြီး (၆' x ၃')

(က) အမျိုးအစား -----

(ခ) အရေအတွက် -----

(ဂ) နှုန်းထား -----

(ဃ) ကုန်ကျစရိတ် -----

၄။ ပညာပေးဆိုင်းဘုတ် (၃' x ၂')

(က) အမျိုးအစား -----

(ခ) အရေအတွက် -----

(ဂ) နှုန်းထား -----

(ဃ) ကုန်ကျစရိတ် -----

၅။ ကြော်ငြာပြား (၁၅" x ၆")

(က) အမျိုးအစား -----

(ခ) အရေအတွက် -----

(ဂ) နှုန်းထား -----

(ဃ) ကုန်ကျစရိတ် -----

၆။ စတင်ဆောင်ရွက်သည့်နေ့ -----

၇။ ပြီးစီးသည့်နေ့ -----

၈။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၉။ အထွေထွေဖော်ပြချက် -----

၁၀။ ပူးတွဲဖော်ပြသည့် မြေပုံ/ ဓါတ်ပုံများ -----

၁၁။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

(လက်မှတ်)

ဦးစီးအရာရှိ

ရက်စွဲ။-----

၁၂။ (- -) ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

လုပ်ငန်းစဉ်-၆။ အစောင့်ငှားရမ်းခြင်း

(က) ဆောင်ရွက်ရမည့်ကာလ။

(ပထမနှစ်)

ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉ လ)

(ဒုတိယနှစ်မှပဉ္စမနှစ်အထိ)

အောက်တိုဘာလ မှ စက်တင်ဘာလထိ (၁၂ လ)

(ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ အစောင့်ငှားရမ်းခြင်းအား သဘာဝတောကျန်များ ထိန်းသိမ်းခြင်း ဆောင်ရွက်သည့် ဧက(၁၀၀၀)လျှင် တောစောင့်(၂)ဦးနှုန်းဖြင့် ခန့်ထားရန်။ တောစောင့်အသစ်ခန့်ထားခြင်း၊ ပြောင်းလဲခန့်ထားခြင်းကိစ္စရပ်များအား တိုင်းဒေသကြီးညွှန်ကြားရေးမှူးများက ဆောင်ရွက်ရန်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုအား ဦးစီးရုံးချုပ်၊ စီမံကိန်းဌာနသို့ မိတ္တူပေးပို့ရမည်။

(ဂ) ခန့်ထားမည့်တောစောင့်များ၏ အရည်အချင်းသတ်မှတ်ချက်

- (၁) အသက်(၁၈)နှစ်အောက် မငယ်၍ (၇၀)နှစ်ထက် မကြီးသူဖြစ်ရမည်။
- (၂) တောထိန်းလုပ်ငန်းများတွင် အမှန်စိတ်ပါဝင်စားပြီး လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- (၃) ထိန်းသိမ်းမည့် တောဝန်းကျင်၏ အနီးဆုံး ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လိုအပ်ပါက တောထိန်းစခန်းတွင် ညအိပ်နေနိုင်သူ ဖြစ်ရမည်။
- (၄) အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသူဖြစ်ရမည်။(အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန/ရဲစခန်းထောက်ခံစာပါရှိရမည်။)

(ဃ) တောစောင့်တာဝန်နှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

- (၁) နေ့စဉ် တောထိန်းဧရိယာအတွင်း လှည့်လည်စစ်ဆေးရမည်။
- (၂) ပင်မတဲ၊ အစောင့်တဲ၊ ဆိုင်းဘုတ်၊ ဘုတ်တိုင်များနှင့် ကြော်ငြာပြားများ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။
- (၃) သဘာဝတောထိန်းဧရိယာအတွင်း ယာကျူး/ထင်းခုတ်သူများနှင့် မီးရှို့သူများတွေ့ရှိပါက တာဝန်ကျဝန်ထမ်းများထံသို့ ချက်ချင်း သတင်းပေးပို့ရမည်။
- (၄) ဝန်ထမ်းများ တောတွင်း လှည့်လည်စစ်ဆေးစဉ် လိုက်ပါရမည်။

(၅) တာဝန်ထမ်းဆောင်စဉ် ပျက်ကွက်သည့် နေ့ရက်အတွက် လစာမှနေ့တွက် တွက်ချက်ဖြတ်တောက်ခံရမည်၊ (ကျန်းမာရေး/ လူမှုရေး/ ဘာသာရေး ကိစ္စများရှိက တာဝန်ခံဝန်ထမ်း၏ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်။)

(၆) ဌာနမှသတ်မှတ်သည့် (တာဝန်) လက်ပတ်ကို တာဝန်ချိန်အတွင်း တပ်ဆင် ထားရမည်။

(င) တောစောင့်ခန့်ထားရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များ

(၁) ပထမနှစ် သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်း

(ကက) တောစောင့် ခန့်ထားရန် စိစစ်ရွေးချယ်ရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

- ၁။ ဦးစီးအရာရှိ - အဖွဲ့ခေါင်းဆောင်
- ၂။ တာဝန်ခံတောအုပ်ကြီး - အဖွဲ့ဝင်
- ၃။ တွဲဖက်တာဝန်ခံတောအုပ် - အဖွဲ့ဝင်

(အဖွဲ့ ဖွဲ့စည်းခြင်းကို ရုံးစာဖြင့် တရားဝင် ခန့်အပ်ဖွဲ့စည်းရမည်။)

(၂) ပဏာမ စိစစ်ရွေးချယ်၍ ခရိုင်ရုံးသို့ နိုဝင်ဘာလ ပထမပတ်အတွင်း အရောက်တင်ပြရမည်။

(၃) ခရိုင်ရုံးမှ တိုင်းဒေသကြီးသို့ နိုဝင်ဘာလ ဒုတိယပတ်အတွင်း အရောက် တင်ပြရမည်။

(၄) တိုင်းဒေသကြီးမှ နိုဝင်ဘာလ တတိယပတ်အတွင်း ခရိုင်များမှတင်ပြသည့် တောစောင့်များကို တိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ ခန့်ထားခွင့် အတည်ပြုမိန့် ထုတ်ပေးရန်။

(၅) တိုင်းဒေသကြီးမှ အတည်ပြု ခန့်ထားသော တောစောင့်များ စာရင်းကို တိုင်း ချုပ်စာရင်းပြုစုပြီး ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဦးစီးရုံးချုပ်သို့ တင်ပြ ရန်။

(၆) ခန့်ပြီးတောစောင့်ပြောင်းလဲရန်ရှိက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ကြိုတင်တင်ပြ ခွင့်ပြုချက်တောင်းခံ၍ တိုင်းဒေသကြီးမှ အတည်ပြုပေးရန် နှင့် အတည်ပြုစာအား ဦးစီးရုံးချုပ် (စီမံကိန်း)သို့ မိတ္တူပေးပို့ရန်။

(၇) တောစောင့်များအား တိုင်းဒေသကြီးရုံးမှ အတည်ပြု ထုတ်ပေးသည့် သက်သေခံကတ်ပြားနှင့် တာဝန်လက်ပတ်ကို တပ်ဆင်စေရမည်။

(စ) (၅)နှစ်ဆက်တိုက် သဘာဝတောကျန်များထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်း၏ ဒုတိယနှစ်မှ ပဉ္စမနှစ်ထိ တောစောင့်ခန့်ထားရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များ

(၁) ပဏာမ စိစစ်ရွေးချယ်၍ ခရိုင်ရုံးသို့ သြဂုတ်လ ပထမပတ်အတွင်း အရောက် တင်ပြရမည်။

(၂) ခရိုင်ရုံးမှ တိုင်းဒေသကြီးသို့ သြဂုတ်လ ဒုတိယပတ်အတွင်း အရောက် တင်ပြရမည်။

(၃) တိုင်းဒေသကြီးမှ သြဂုတ်လ တတိယပတ်အတွင်း ခရိုင်များမှ တင်ပြသည့် တောစောင့်များကို တိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ ခန့်ထားခွင့် အတည်ပြုမိန့်ထုတ် ပေးရန်။

(၄) တိုင်းဒေသကြီးမှ အတည်ပြုခန့်ထားသော တောစောင့်များစာရင်းကို တိုင်း ချုပ်စာရင်းပြုစုပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ဦးစီးရုံးချုပ်သို့ တင်ပြရန်။

(၅) ခန့်ပြီးတောစောင့် ပြောင်းလဲရန်ရှိက တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးသို့ ကြိုတင် တင်ပြခွင့်ပြုချက် တောင်းခံ၍ တိုင်းဒေသကြီးမှ အတည်ပြုပေးရန် နှင့် အတည်ပြုစာတွင် ဦးစီးရုံးချုပ်(စီမံကိန်း)သို့ မိတ္တူပေးပို့ရန်။

(၆) တောစောင့်များအား တိုင်းဒေသကြီးရုံးမှ အတည်ပြုထုတ်ပေးသည့် သက်သေခံကတ်ပြားနှင့် တာဝန်လက်ပတ်ကို တပ်ဆင်စေရမည်။

(ဆ) ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်ဝတ္တရားများ

(၁) တောထိန်းတာဝန်ကျ ဝန်ထမ်းများသည် တောစောင့်၏ တာဝန်များကို သိရှိ မှတ်သား၍ တောစောင့်များအား ရှင်းလင်းပြောကြားစေရမည်။

(၂) တောထိန်းစခန်းတွင် တာဝန်ထမ်းဆောင်မှု မှတ်တမ်းစာအုပ် ထားရှိပြီး တာဝန်ကျဝန်ထမ်း(တာဝန်ခံ)မှ နေ့စဉ်ဆောင်ရွက်ချက်များ မှတ်တမ်းရေး သွင်း၍ လက်မှတ်ရေးထိုးရမည်။ နေ့စဉ်တာဝန်ထမ်းဆောင်မှုအား တာဝန် ထမ်းဆောင်မှု စစ်ဆေးကြီးကြပ်မှု မှတ်တမ်းပုံစံ (စာမျက်နှာ-၃၉) ဖြင့် ဖြည့်သွင်းရမည်။

(၃) တောစောင့်၏ အလုပ်ခွင် တာဝန်ထမ်းဆောင်မှုကို Forest/S-4 (စာမျက်နှာ -၃၇) နှင့် Forest/S-5 (စာမျက်နှာ-၃၈) ပါ Muster Roll ပုံစံတွင် ဖြည့်စွက်

လက်မှတ်ရေးထိုး၍ တောထိန်းတာဝန်ခံတောအုပ်ကြီးမှ ဦးစီးအရာရှိရုံးသို့ တစ်လ တစ်ကြိမ် တင်ပြရမည်။

- (င) တာဝန်ထမ်းဆောင်မှု မှတ်တမ်းစာအုပ်အား တောထိန်းပင်မစခန်းတဲတွင် အမြဲထားရှိရမည်။
- (၅) ဦးစီးအရာရှိများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူး/ ညွှန်ကြားရေးမှူးများရောက်ရှိ စစ်ဆေးပြီးပါက စစ်ဆေးတွေ့ရှိချက်၊ ညွှန်ကြားချက်၊ တာဝန်ကျဝန်ထမ်း၊ အစောင့် ရှိ/မရှိ စသည်တို့ကို ရေးသားဖော်ပြ မှတ်တမ်းတင်ရမည်။
- (၆) ဦးစီးအရာရှိသည် တောစောင့်၏ လစာအား တောစောင့်၏ အလုပ်ဆင်း Muster Roll (Forest/S-4နှင့် Forest/S-5)ပါ အရ တွက်ချက်၍ လစာ ထုတ်ပေးရမည်။
- (၇) လစာပေးချေရာတွင် တောစောင့်၏လစာအား မြို့နယ်တာဝန်ခံ ဦးစီးအရာရှိကိုယ်တိုင် တောစောင့်သို့ တိုက်ရိုက်ပေးချေရမည်။
- (ဇ) တိုင်းဒေသကြီးမှ အတည်ပြုခန့်ထားသော မြို့နယ်အလိုက် တောစောင့်များ စာရင်းနှင့် သဘာဝတောထိန်း ပင်မစခန်းတဲတွင် အမြဲနေထိုင်၍ တွဲဖက် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းစာရင်းကို တိုင်းချုပ်စာရင်းပြုစုပြီး ဦးစီးရုံးချုပ်သို့ ပေးပို့တင်ပြရန်။
- (ဈ) အစောင့်ငှားရမ်းခြင်း လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စီမံ/စို သဘာဝတော-ပုံစံ(၆)ဖြင့် ရေးဖြည့်တင်ပြရန်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ

အစောင့်မှူးရမ်းတာဝန်ချထားခြင်း

ခရိုင်၊-----

မြို့နယ်၊-----

၁။ တည်နေရာ -----
 (ကြီးဝိုင်း/ကြီးပြင်ကာကွယ်/ကြီးပြင်) -----

၂။ အကျယ်အဝန်း -----

၃။ တောစောင့်များစာရင်း

စဉ်	အမည်	နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်	နေရပ်	မှတ်ချက်

၄။ စုစုပေါင်းတောစောင့်ဦးရေ -----

၅။ လစာနှုန်းထား -----

၆။ တောစောင့်သည့်လပေါင်း -----

၇။ ကုန်ကျစရိတ် -----

၈။ စတင်စောင့်သည့်လ -----

၉။ ပြီးစီးသည့်လ -----

၁၀။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၁။ အထွေထွေဖော်ပြချက်-----

၁၂။ တောစောင့်များ၏ပတ်(စ်)ပို့ခါတ်ပုံများ-----

၁၃။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ၊-----

၁၄။ (- -)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ၊-----

နေ့စား၊ အလုပ်၊ လုပ်ခစာရင်း Forest S-5

Forest

S-5

နေ့စား၊ အလုပ်၊ လုပ်ခစာရင်း

မည်သည့်အတွက်လုပ်ကိုင်သည်-----

အလုပ်တည်ရာအရပ်-----

လုပ်ကိုင်သည့်ကာလအပိုင်းအခြား-----

စဉ်	နေ့စား		အလုပ်ဆင်းရက်	လုပ်ခ		နေ့စားလက်မှတ် သို့မဟုတ် လက်ဗွေနှိပ် အမှတ်
	အမည်	ကျေးရွာ		နေ့စဉ်နှုန်း	စုစုပေါင်း	
				ကျပ်	ကျပ်	
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)

အထက်၌ အခတောင်းခံသည့် အလုပ်မှာ၊ နေ့စားစာရင်းများနှင့် ညီညွတ်သည့်အပြင်၊ ကျွန်ုပ်သွားရောက်ကြည့်ရှု စစ်ဆေးပြီးသမျှမှာ အချိုးကျပြီးစီးကြောင်း၊ ငွေပေါင်း -----ကို ကျွန်ုပ် ထုတ်ပေးပြီးကြောင်း သက်သေခံ လက်မှတ်ရေးထိုးပါသည်။

တောအုပ်ကြီး

()

တာဝန်ထမ်းဆောင်မှုနှင့် စစ်ဆေးကြီးကြပ်မှု မှတ်တမ်း(နမူနာပုံစံ)
 ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း (ပထမနှစ်)
 တာဝန်ခံဝန်ထမ်း အဆင့်ဆင့်၏ တာဝန်ထမ်းဆောင်မှု၊ စစ်ဆေးကြီးကြပ်မှု မှတ်တမ်း

စဉ်	ရက်စွဲ	အမည်/ ရာထူး	လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ်	ဝန်ထမ်း ၏ လက် မှတ်
၁	၁၂-၇-၂၀၁၇	ဦးသန်းစိုးဝင်း တောအုပ်	(နမူနာဖြည့်စွက်ခြင်း) မွန်းစကြီးပိုင်း အကွက်အမှတ်(၁၂-၁၃) အတွင်း ကျရောက်သည့် တောထိန်းဧရိယာတွင် ဆိုင်းဘုတ်နှင့် ကြော်ငြာပြားများ လိုက်လံရိုက်မှတ် စိုက်ထူပါသည်။ (၆'x၃')အရွယ် ဆိုင်းဘုတ်ကြီး (၂) ချပ်၊ (၃'x၂')အရွယ် ဆိုင်းဘုတ်(၁)ချပ်နှင့် သတိပေးတားမြစ်ချက် ကြော်ငြာပြား(၂၅)ချပ်ကို စိုက်ထူပါသည်။ လုပ်သား (၂)ဦး ဖြင့် တာဝန်ကျ တောခေါင်းဦးစံဝင်း၊ တောစောင့် ဦးလှမောင်တို့ အတူ လိုက်ပါဆောင်ရွက်ပါသည်။ ထင်း ခုတ်၊ မီးသွေး ဖုတ်သူများ မရှိပါ။	-
၂	၁၃-၇-၂၀၁၇	ဦးအောင်ကျော် တောအုပ်ကြီး	တောထိန်း ဧက(၂၀၀၀) အတွင်း ဆိုင်းဘုတ်နှင့် ကြော်ငြာပြားများ ရိုက်မှတ် စိုက်ထူပြီးစီးမှုကို စစ်ဆေးပါသည်။ (၆'x၃')အရွယ် ဆိုင်းဘုတ်ကြီး (၄)ချပ်၊ (၃'x၂') အရွယ် ဆိုင်းဘုတ်(၂)ချပ်နှင့် သတိပေးတားမြစ်ချက် ကြော်ငြာပြား(၅၀) ချပ်၊ စုစုပေါင်း(၅၆) ချပ်ရိုက်မှတ် စိုက်ထူပြီးစီးပါသည်။ တာဝန်ကျ တောအုပ် ဦးသန်းစိုးဝင်း၊ တောခေါင်းဦးစံဝင်း၊ တောစောင့် ဦးလှမောင်တို့ တောတွင်းလှည့်လည် စစ်ဆေး ကြပ်မတ်နေသည်ကို တွေ့ရပါသည်။	-

တာဝန်ထမ်းဆောင်မှုနှင့် စစ်ဆေးကြီးကြပ်မှု မှတ်တမ်း(နမူနာပုံစံ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း (ပထမနှစ်)

တာဝန်ခံဝန်ထမ်း ဦး----- (ရာထူး)၏ နေ့စဉ်တာဝန်ထမ်းဆောင်မှု မှတ်တမ်း

စဉ်	ရက်စွဲ	နေ့စဉ်တာဝန်ထမ်းဆောင်မှု အကျဉ်းချုပ်	တောစောင့် လက်မှတ်	တာဝန်ခံ လက်မှတ်
၁	၁-၇-၂၀၁၇	(နမူနာဖြည့်စွက်ခြင်း) (က)ပင်မတဲစခန်းရှေ့ (ဖ'x၃') ဆိုင်းဘုတ်ကြီး(၁)ချပ် (၃'x၂') အရွယ်ဆိုင်းဘုတ်(၁)ချပ် စိုက်ထူခြင်း နှင့် နယ်နိမိတ်တစ်လျှောက် သတိပေး ကြော်ငြာပြား များ ရိုက်မှတ်ခြင်းအား တာဝန်ခံ တောအုပ်ကြီး နှင့်အတူ လိုက်ပါဆောင်ရွက်ပါ သည်။	-	-
၂	၂-၇-၂၀၁၇	(က)သဘာဝတောကျန်များထိန်းသိမ်းခြင်း ဧရိယာ အတွင်း လယ်ယာမြေ ကျူးကျော်မှု ရှိ/မရှိနှင့် ထင်းခုတ်ယူမှု ရှိ/မရှိ လှည့်လည်စစ်ဆေးပါ သည်။ (ခ)တောထိန်းဧရိယာ အနောက်ဘက်ခြမ်းတွင် ထင်း ခုတ်ယူ စုပုံထားရှိမှုအား တွေ့ရှိပါ၍ တာဝန်ခံ တောအုပ်ကြီးထံ သတင်းပို့ပါသည်။	-	-

လုပ်ငန်းစဉ်-၇။ စစ်ဆေးလမ်းဖောက်လုပ်ခြင်း

- (က) ဆောင်ရွက်ရမည့်ကာလ။ ဖေဖော်ဝါရီလ မှ မတ်လထိ
- (ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ ဧက(၁၀၀၀)လျှင် စစ်ဆေးလမ်းတွင် ၁၂' အကျယ်စစ်ဆေးလမ်း (၁) မိုင်နှင့် ၆' အကျယ်စစ်ဆေးလမ်း (၂) မိုင်ကို အောက်ပါအတိုင်း ဖောက်လုပ်ရန်-
 - (၁) ၁၂' အကျယ် စစ်ဆေးလမ်းကို ပင်မစခန်းတဲဘေးမှစ၍ ထိန်းသိမ်းခြင်း ဆောင်ရွက်သည့် ဧရိယာအလယ်သို့ ဖြတ်ဖောက်ရန်နှင့် အရှည် (၁)မိုင် ဖောက်လုပ်ရန်၊
 - (၂) ၆' အကျယ် စစ်ဆေးလမ်းကို ပင်မစခန်းတဲမှ ထိန်းသိမ်းခြင်း ဆောင်ရွက်သည့် ဧရိယာအတွင်းဘက်သို့ ၁၂' အကျယ် လမ်းကြောင်း အတိုင်း (၃) ဖာလုံအကွာ၌ ၁၂' အကျယ် စစ်ဆေးလမ်းအား ကန့်လန့် ဖြတ်၍ ဘေးဘယ်/ညာ သို့ (၁) မိုင် အရှည်ဖောက် ရန်နှင့် ဒုတိယ ၆' အကျယ် စစ်ဆေးလမ်းကို ပထမ ၆' အကျယ် စစ်ဆေးလမ်းမှ အတွင်း ဘက်သို့ (၃) ဖာလုံအကွာ၌ ၁၂' အကျယ် စစ်ဆေးလမ်းအား ထပ်မံ ကန့်လန့်ဖြတ်ပြီး (၁) မိုင် အရှည် ဖောက်ရန်၊ သို့ဖြစ်၍ ၆' အကျယ် စစ်ဆေးလမ်းသည် (၁) မိုင် အရှည်(၂)လမ်း ပါရှိပြီး (၁) လမ်းနှင့် (၁) လမ်းသည် (၃) ဖာလုံ ကွာဝေး၍ ၁၂' အကျယ် စစ်ဆေးလမ်းကို ကန့်လန့်ဖြတ် အနေအထားအတိုင်း ဖောက်လုပ်ရန် ဖြစ်သည်။
 - (၃) ရှင်သန်ပေါက်ရောက်လျက်ရှိသည့် သစ်တောသစ်ပင်များကို ရှင်းလင်း ခုတ်လှဲ၍ ဖောက်လုပ်ခြင်းမပြုလုပ်ရ။
- (ဂ) ဖောက်လုပ်ထားသည့် စစ်ဆေးလမ်းများအား တတိယနှစ်နှင့် ပဉ္စမနှစ်တို့တွင် ထပ်မံပြုပြင် ဖောက်လုပ်ခြင်း ဆောင်ရွက်ရန်။
- (ဃ) စစ်ဆေးလမ်းဖောက်လုပ်ခြင်းကို စာမျက်နှာ(၄၄)ပါ စစ်ဆေးလမ်း ဖောက်လုပ်ခြင်း နမူနာပုံစံအတိုင်း ဆောင်ရွက်ရန်။
- (င) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက် ဖော်ပြပါ စိမ်း/စို သဘာဝတော - ပုံစံ(၇)ဖြင့် တင်ပြရမည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ

စစ်ဆေးလမ်းဖောက်လုပ်ခြင်း

ခရိုင်-_____

မြို့နယ်၊ _____

၁။ တည်နေရာ _____
 (ကြီးဝိုင်း/ကြီးပြင်ကာကွယ်/ကြီးပြင်) _____

၂။ အကျယ်အဝန်း _____

၃။ ၁၂ ပေအကျယ်စစ်ဆေးလမ်း
 (က) အလျား(မိုင်) _____
 (ခ) နှုန်းထား _____
 (ဂ) ကုန်ကျစရိတ် _____

၄။ ၆ ပေအကျယ်စစ်ဆေးလမ်း
 (က) အလျား(မိုင်) _____
 (ခ) နှုန်းထား _____
 (ဂ) ကုန်ကျစရိတ် _____

၅။ ကုန်ကျစရိတ်ပေါင်း _____

၆။ စတင်ဖောက်သည့်နေ့ _____

၇။ ပြီးစီးသည့်နေ့ _____

၈။ သုံးစွဲသည့်လုပ်သားဦးရေ _____

၉။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၀။ အထွေထွေဖော်ပြချက်

၁၁။ ပူးတွဲဖော်ပြသည့် မြေပုံ/ ဓါတ်ပုံများ

၁၂။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)
တာဝန်ခံတောအုပ်ကြီး

(လက်မှတ်)
ဦးစီးအရာရှိ

ရက်စွဲ။-----

၁၃။(- -)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင်လက်မှတ် ရေးထိုးပါသည်။


(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း စစ်ဆေးလမ်းဖောက်လုပ်ရမည့် နမူနာပုံစံ



လုပ်ငန်းစဉ်-၈။ အမြဲတမ်းနမူနာကွက် (Permanent Sample Plot- PSP)များ ချမှတ်၍ စာရင်းကောက်ယူခြင်း

(က) ရည်ရွယ်ချက်။ အပူပိုင်းဒေသရှိ ထိန်းသိမ်းကာကွယ်ထားသော သဘာဝတောများ၏ တောအဆင့်အတန်းနှင့် တောအတန်းအစားများ တိုးတက်မှု ရှိ/မရှိကို စဉ်ဆက်မပြတ်လေ့လာ ဆန်းစစ်သိရှိနိုင်ရန် အမြဲတမ်းနမူနာကွက် များ (Permanent Sample Plot -PSP) ချမှတ်၍ စာရင်းကောက်ယူခြင်း ဖြစ်ပါသည်။

(ခ) ဆောင်ရွက်ရမည့်ကာလ။ ထိန်းသိမ်းကာကွယ်ထားသော သဘာဝတောများအတွင်း အမြဲတမ်းနမူနာကွက်များချမှတ်ခြင်းကို ပထမနှစ်၏ မေလတွင် အပြီးဆောင်ရွက်ရန်နှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းကို နှစ်စဉ် တစ်နှစ်လျှင် ဇွန်လတွင် (၁) ကြိမ်၊ ဒီဇင်ဘာလတွင် (၁) ကြိမ်၊ စုစုပေါင်း (၂) ကြိမ် စာရင်းကောက်ယူရန် ဖြစ်ပါသည်။

(ဂ) ဆောင်ရွက်ရမည့်နည်းလမ်း။ အမြဲတမ်းနမူနာကွက်များ ချမှတ်၍ စာရင်းကောက်ယူရာတွင် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်-

(၁) အမြဲတမ်းနမူနာကွက်များကို (၅)နှစ်ဆက်တိုက် သဘာဝတောကျွန်းများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်သည့် ဧရိယာတိုင်း၌ ဆောင်ရွက်ရန်၊

(၂) တောထိန်းဧရိယာ(၁)ခု (၁၀၀၀)ဧကလျှင် (၁) ဧက အကျယ်အဝန်း (၅ သံကြိုး x ၂ သံကြိုး)ရှိ အမြဲတမ်းနမူနာကွက် (၃) ကွက် စုစုပေါင်း (၃ ဧက) ကို (ကောင်း၊ သင့်၊ ညံ့) အလွှာ ၃ ခု၌ အလွှာ ၁ ခုလျှင် ၎င်းအလွှာအား ကိုယ်စားပြုသည့် နမူနာကွက် ၁ ကွက်စီ ရွေးချယ်ချမှတ်ဆောင်ရွက်ရန်၊

(၃) လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောထိန်းသိမ်းအုပ်ချုပ်ရန် လွယ်ကူသော နေရာများကို ဦးစားပေး ရွေးချယ်ရန်၊ ထိန်းသိမ်းကာကွယ်ထားသည့် တောထိန်းဧရိယာများတွင် ကောင်း၊ သင့်၊ ညံ့ အလွှာ အသီးသီးကို အမှန်တကယ် ကိုယ်စားပြုသည့်နေရာကို အဓိကရွေးချယ်ရန် (တစ်နေရာတည်းတွင် စုပြုံရွေးချယ်ခြင်း မပြုရန်)

(၄) အမြဲတမ်းနမူနာကွက် (၁) ကွက်စီတွင် (၆' x ၃') အရွယ် ဆိုင်းဘုတ် ၁ ခု၊ (၁၅" x ၆") အရွယ်ကြော်ငြာပြား (၂၀) ခု၊ (၃'x ၂') အရွယ် သတိပေးဆိုင်းဘုတ် (၁) ခုတို့ကို စိုက်ထူရန်၊

(၅) အမြဲတမ်းနမူနာကွက်များ၏ ထောင့်လေးထောင့်တွင် PSP အမှတ်အသားပါ (၅' x ၁၀" x ၃") အရွယ်အစား ကျောက်ဘုတ်တိုင်များ စိုက်ထူရန်၊

(၆) စာရင်းကောက်ယူရာတွင် အမြင့် (၅) နှင့်အထက်ရှိသော အပင်များ၏ အမြင့်နှင့် ရင်စို့လုံးပတ်တို့ကို တိုင်းတာကောက်ယူရန်။

- (၇) စာရင်းကောက်ယူသည့် အပင်များတွင် အပင်အမှတ်စဉ် ရေးထိုးနိုင်ရန်အတွက် အပင်၏ထင်သာမြင်သာရှိ၍ အမှတ်စဉ်ရေးထိုးနိုင်သောနေရာ၊ ပင်စည်ပတ်လည် တွင် သဘောဆေးအဝါရောင်ဖြင့် ရေးခြယ်၍ အဝါရောင်ပေါ်၌ အပင်၏ အမှတ်စဉ်ကို Correction Pen ဖြင့် ရေးမှတ်ရန်၊
- (၈) ပင်ပူး/ပင်ခွများကို စာရင်းကောက်ယူရာတွင် ကြီးထွားသန်စွမ်းမှု အကောင်းဆုံး တစ်ပင်ကိုသာ အမှတ်စဉ်ရေးထိုး၍ အရန်ပင်များအား 1a, 1b, 1c အဖြစ် မှတ်သားကောက်ယူရန်၊
- (၉) နမူနာကွက်၏ နယ်နိမိတ်လမ်းကြောင်းအပေါ် ကျရောက်နေသော အပင်များ အားလုံးကို စာရင်းကောက်ယူရန်၊
- (၁၀) အမြဲတမ်းနမူနာကွက်ဧရိယာအတွင်း ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းအား လုံးဝ ဆောင်ရွက်ခြင်း မပြုရန်၊
- (၁၁) (၅)နှစ်ဆက်တိုက် ကောက်ယူပြီးစီး၍ ရရှိသည့် ကိန်းဂဏန်း အချက်အလက် များအပေါ် အခြေခံပြီး တောအခြေအနေ တိုးတက်မှုများအား သုံးသပ်ချက် နှင့်တကွ လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတွင် ထည့်သွင်းတင်ပြရန်၊
- (၁၂) လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက် ဖော်ပြပါ စီမံ/စုံ သဘာဝတောပုံစံ-၈၊ ၈(က)၊ ၈(ခ) တို့ဖြင့် တင်ပြရန်၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
 သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
 အမြဲတမ်းနမူနာကွက်များချမှတ်၍ စာရင်းကောက်ယူခြင်း

- | | |
|--|----------------|
| ခရိုင်၊----- | မြို့နယ်၊----- |
| ၁။ တည်နေရာ | ----- |
| (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်/ကြိုးပြင်) | ----- |
| ၂။ သဘာဝတောထိန်းသိမ်းခွဲသည့်ခုနှစ်/ဧရိယာ/ဧက | ----- |
| ၃။ တောအမျိုးအစား | ----- |
| ၄။ နမူနာကွက်အကျယ်အဝန်း | ----- |
| ၅။ နမူနာကွက်အရွယ်အစား | ----- |
| ၆။ နမူနာကွက်စုစုပေါင်း | ----- |
| ၇။ နမူနာကွက်အားလုံးရှိ ပါဝင်ပင် စုစုပေါင်း | ----- |
| (က) အလွှာ(၁) နမူနာကွက်ရှိပါဝင်ပင် | ----- |
| (ခ) အလွှာ(၂) နမူနာကွက်ရှိပါဝင်ပင် | ----- |
| (ဂ) အလွှာ(၃) နမူနာကွက်ရှိပါဝင်ပင် | ----- |
| ၈။ ပါဝင်သည့်သစ်မျိုး | ----- |
| ၉။ သုံးစွဲသည့်လုပ်သားအရေအတွက် | ----- |
| ၁၀။ ကုန်ကျစရိတ် | ----- |
| ၁၁။ စတင်ဆောင်ရွက်သည့်နေ့ | ----- |
| ၁၂။ ပြီးစီးသည့်နေ့ | ----- |
| ၁၃။ ကြီးကြပ်သည့်ဝန်ထမ်း | ----- |

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၄။ အထွေထွေဖော်ပြချက် -----

၁၅။ ပူးတွဲဖော်ပြသည့်တည်နေရာပြမြေပုံ -----

၁၆။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ။-----

၁၇။ (- -) ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေး ထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

လုပ်ငန်းစဉ်-၉။ မီးတားလမ်းဖောက်လုပ်ခြင်း

(က) ဆောင်ရွက်ရမည့်ကာလ။ ဖေဖော်ဝါရီလ မှ မတ်လအထိ

(ခ) ဆောင်ရွက်ရမည့်နည်းလမ်း။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်သည့် ဧရိယာအတွင်း မီးတားလမ်းဖောက်လုပ်ခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရန်-

(၁) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်သည့် ဧရိယာ ဧက (၁၀၀၀) လျှင် (၁၂') အကျယ် မီးတားလမ်း (၇၀၀၀) ပေ ပတ်ဖောက်၍ ကာကွယ်ရန်၊ (ဖေဖော်ဝါရီလ မှ မတ်လ အတွင်းအပြီးဖောက်ရန်)

(၂) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် ဧရိယာများအား ပထမနှစ်၊ တတိယနှစ်နှင့် ပဉ္စမနှစ်များတွင်လည်း ဧရိယာဧက (၁၀၀၀) လျှင် (၁၂') အကျယ် မီးတားလမ်း (၇၀၀၀) ပေ ပတ်ဖောက်၍ ကာကွယ်ရန်၊

(၃) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်သည့် ဧရိယာများနှင့် တောမီးလောင်ရန် အလားအလာများသည့် နေရာများ၌ မီးကာကွယ်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ရန်၊

(၄) ခြောက်သွေ့ရာသီ မရောက်မီ ကြိုတင်ထိန်းချုပ်မီးရှို့ခြင်း (Early and Controlled Burning) ဆောင်ရွက်ရန်၊

(၅) မီးတားလမ်းဖောက်လုပ်ခြင်းကို ဌာနဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊

(၆) လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား ဦးစီးရုံးချုပ်သို့ တစ်ဖက်ဖော်ပြပါ စိမ်း/စို သဘာဝတော - ပုံစံ(၉)ဖြင့် တင်ပြရမည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ

မီးတားလမ်းဖောက်လုပ်ခြင်း

ခရိုင်၊-----

မြို့နယ်၊-----

၁။ တည်နေရာ -----

(ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်/ကြိုးပြင်)

၂။ အကျယ်အဝန်း -----

၃။ ၁၂ ပေ အကျယ်မီးတားလမ်းဖောက်လုပ်ခြင်း

(က) အလျား(ပေ) -----

(ခ) နှုန်းထား -----

(ဂ) ကုန်ကျစရိတ် -----

၄။ ကုန်ကျစရိတ်ပေါင်း -----

၅။ စတင်ဖောက်လုပ်သည့်နေ့ -----

၆။ ပြီးစီးသည့်နေ့ -----

၇။ သုံးစွဲသည့်လုပ်သားဦးရေ -----

၈။ ကြီးကြပ်သည့်ဝန်ထမ်း

စဉ်	အမည်	ရာထူး	မှတ်ချက်

၉။ အထွေထွေဖော်ပြချက် -----

၁၀။ ပူးတွဲဖော်ပြသည့် မြေပုံ/ ဓါတ်ပုံများ -----

၁၁။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ။-----

၁၂။ (- -)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင်လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ။-----

အစီရင်ခံစာများပြုစုတင်ပြခြင်း

၆။ လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသားတင်ပြရာတွင် အောက်ပါအချက်များကို လိုက်နာရမည်-

- (က) လုပ်ငန်းစဉ်(၁)ခုချင်းစီအလိုက် ဆောင်ရွက်ပြီးစီးကြောင်း အစီရင်ခံစာများအား သတ်မှတ်သည့် ပုံစံများအတိုင်း လုပ်ငန်းဆောင်ရွက်ပြီး(၁)လအတွင်း ဦးစီးရုံးချုပ် အရောက် မပျက်မကွက် ပေးပို့ တင်ပြရမည်။
- (ခ) လုပ်ငန်းစဉ်(၁)ခုချင်းစီအလိုက် ဆောင်ရွက်ပြီးပါက ခရိုင်တာဝန်ခံမှ ကွင်းဆင်း စစ်ဆေးပြီး ပြီးစီးကြောင်းအစီရင်ခံစာတွင် ခရိုင်တာဝန်ခံ၏ ကွင်းဆင်းစစ်ဆေးသည့် ရက်အား ဖော်ပြ၍ ဆောင်ရွက်ပြီးစီးကြောင်း တာဝန်ယူ လက်မှတ်ရေးထိုး တင်ပြရမည်။
- (ဂ) လုပ်ငန်းစဉ် (၁)ခုချင်းစီ၏ မှတ်တမ်းခါတ်ပုံများအား လုပ်ငန်းမဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်ပြီးအခြေအနေများကို ရှုထောင့်တစ်နေရာတည်းမှ ရိုက်ကူးတင်ပြရမည်။ မှတ်တမ်းခါတ်ပုံအား ပြုပြင်ဖန်တီးခြင်း မပြုလုပ်ရ၊ လုပ်ငန်းဆောင်ရွက်ခြင်းတွင် ဝန်ထမ်းများ ပါဝင်ပါက ဝန်ထမ်းရာထူးအလိုက် သတ်မှတ်တူညီဝတ်စုံ ဝတ်ဆင်၍ ဆောင်ရွက်ရမည်။

ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ရည်ရွယ်ချက်

၁။ သဘာဝတောများ၏ ကြီးထွားမှုကို အကျိုးသက်ရောက်မှုရှိစေပြီး တော၏အရည်အသွေး ကောင်းမွန်လာစေရန်၊ ကုန်ကျစရိတ် သက်သက်သာသာဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိသည့် သစ်တောပြုစုပျိုးထောင်ခြင်းနည်းစနစ်ဖြင့် တောပျက်၊ တောညှို့များ၏ အရည်အသွေးနှင့် အတန်းအစား တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်ပမာဏ

၂။ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဧက(၁၀၀၀)အတွက် (၁၀%) ဖြစ်သည့် နှစ်စဉ် ဧက(၁၀၀)စီအား ပထမနှစ်မှ တတိယနှစ်အထိ (၃)နှစ်အတွင်း ဧက(၃၀၀) (၃၀%) ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဓမ္မတာမျိုးဆက်မည့်ဧရိယာရွေးချယ်ခြင်းနှင့် ဆောင်ရွက်မည့်ကာလ

၃။ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းအား တောအမျိုးအစား၊ တောအခြေအနေ၊ ပေါက်ရောက်သည့် သစ်မျိုးနှင့် ရှင်သန်ကြီးထွားမှု၊ ပျံ့နှံ့တည်ရှိမှု၊ စီမံအုပ်ချုပ်မည့် ရည်ရွယ်ချက်စသည့် အခြေခံ အချက်များအပေါ်မူတည်၍ မျိုးဆက်ရန်သင့်တော်သည့်ဧရိယာကို ရွေးချယ်ရပါမည်။ အပူပိုင်း ဒေသရှိ သဘာဝတောများအား ထိန်းသိမ်းပြုစုရာတွင် ဒေသခံပြည်သူတို့အား ထောက်ပံ့ရေးထက် စိမ်းလန်းစိုပြည်လာစေရေးကို အဓိက ဦးတည်ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ သဘာဝတောထိန်း ဧရိယာအတွင်းမှ ဓမ္မတာမျိုးဆက်ရန် သင့်တော်သည့် ဧရိယာကို ရွေးချယ်ရာ တွင် နမူနာစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာမှ အလွှာလိုက် ကောင်း၊ သင့်၊ ညံ့ နမူနာ အကွက်ချမှတ်၍ ပါဝင်ပင်စာရင်းကောက်ယူပြီး ရရှိသည့်ပါဝင်ပင်စာရင်းပေါ် အခြေခံ၍ စဉ်းစား ဆုံးဖြတ်ရပါမည်။ ဓမ္မတာနည်းဖြင့် မျိုးဆက်လိုသည့် (သို့) မျိုးဆက်သင့်သည့် သစ်မျိုးအား ရွေးချယ် နိုင်ရန်နှင့် ဆောင်ရွက်သင့်သည့် နည်းလမ်းအား ချင့်ချိန်ဆုံးဖြတ်နိုင်ရန်အတွက် မျိုးဆက်ပင်တို့၏ ပေါက်ရောက်မှု၊ ပျံ့နှံ့တည်ရှိမှု၊ ရှင်သန်ကြီးထွားမှု အခြေအနေတို့ကိုလည်း လေ့လာဆန်းစစ်ရမည်။

ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှ နွယ်ဖြတ်ခြင်း၊ ပင်ပူးခွါခြင်း၊ ကိုင်းချိုင်းရှင်းလင်းခြင်းနှင့် ငှက်တက်ချွန်ခြင်းလုပ်ငန်းများအား အပင်ကြီးထွားမှု ရပ်နားချိန်ရာသီ၊ သစ်ရည်မတက်မီနှင့် ပူပြင်း ခြောက်သွေ့မှု မလွန်ကဲမီအချိန်အတွင်း သစ်ပင်များအပေါ် ကျရောက်နိုင်သည့် ထိခိုက်ပျက်စီးမှုများ (အင်းဆက်၊ ရောဂါပိုး၊ မီး၊ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု) အနည်းဆုံးဖြစ်စေရန်အတွက် တစ်ဖက်ဖော်ပြုပါ သတ်မှတ်ကာလအတိုင်း ဆောင်ရွက်သွားရန်ဖြစ်သည်။ -

စဉ်	လုပ်ငန်းအကြောင်းအရာ	ဆောင်ရွက်မည့်လ
၁	ဓမ္မတာမျိုးဆက်မည့်ဧရိယာရွေးချယ်ခြင်း/ကွင်းဆင်းတိုင်းတာခြင်း	ဇန်နဝါရီလ
၂	နယ်နိမိတ်သတ်မှတ်ခြင်း၊ ဆိုင်းဘုတ်ပြုလုပ်ခြင်း	ဇန်နဝါရီလ
၃	နွယ်ဖြတ်တောရှင်းခြင်း၊ ပင်ပူးခွာ/ကိုင်းချိုင်းခြင်း၊ ငှက်တက်ချွန်ခြင်း	ဖေဖော်ဝါရီလမှ မတ်လအထိ
၄	ထင်းဖြတ်/စု/သယ်ခြင်း၊ ထင်းဖြန့်ဝေပွဲအခမ်းအနား	မတ်လ

မှတ်ချက်။ (က) ဆိုင်းဘုတ်ပြုလုပ်တပ်ဆင်ခြင်းအား ဧက(၁၀၀)လျှင် ၆'x၃' တစ်ချပ်နှင့် ဧက(၂၀၀) အတွက် ၆'x၃' နှစ်ချပ် ပြုလုပ်စိုက်ထူရန်ဖြစ်သည်။ ဓမ္မတာမျိုးဆက်ခြင်း ပြုလုပ်သည့် ဧရိယာတွင် စိုက်ထူရန်ဖြစ်သည်။

(ခ) လုပ်ငန်းစဉ်(၁)မှ(၃)အထိပြီးစီးပါက လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာ တစ်ကြိမ် တင်ရန်နှင့် လုပ်ငန်းစဉ်(၄)အတွက် လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာ တစ်ကြိမ် တင်ရန်ဖြစ်သည်။

ဆောင်ရွက်ရမည့်နည်းလမ်းများ

၄။ ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းဆောင်ရွက်ရာ၌ နွယ်ဖြတ်တောရှင်းခြင်း၊ ပင်ပူးခွာကိုင်းချိုင်းခြင်းနှင့် ငှက်တက်ချွန်ခြင်းစသည့် သစ်တောပြုစုပျိုးထောင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်မည့် ဧရိယာအတွင်း တစ်ချိန်တည်း တစ်နေရာတည်းတွင် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေပေါ် မူတည်၍ တွဲဖက်ဆောင်ရွက်ရမည်။

(က) နွယ်ဖြတ်တောရှင်းခြင်း

သစ်ပင်အား တွယ်တက်၍ သစ်ပင်၏ ရှင်သန်ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည့် နွယ်မှန်သမျှကို ဖြတ်တောက် ရှင်းလင်းရမည်။ နွယ်ဖြတ်ခြင်းနှင့်အတူ ညောင်ပတ်ပင်များ တွေ့ရှိရပါက ခုတ်လှဲဖယ်ရှားရမည်ဖြစ်သည်။ နွယ်ဖြတ်ခြင်း၊ ညောင်ပတ်လှဲပင်စာရင်းအား တစ်ဖက်ဖော်ပြပါ နွယ်ဖြတ်ညောင်ပတ်လှဲပင် စာရင်းဇယား ပုံစံဖြင့် စာရင်းပြုစု တင်ပြရမည်ဖြစ်သည်။ ရှင်းလင်းခြင်းလုပ်ငန်းစဉ်တွင် ငှက်တက်ချွန်ပြီး ငှက်ပတ်လည်တွင် ရှင်းလင်းခြင်း၊ မျိုးဆက်ပင်များ၏ ပတ်ဝန်းကျင်ရှိ အောက်ပေါင်းများရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ရန်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာမှ ထွက်ရှိလာသည့် လောင်စာများအား မျိုးဆက်ပင်၊ အပင်ငယ်များနှင့်

ဝေးရာ၌ ကြိုတင်ကာကွယ် ထိန်းချုပ်မီးရှို့ခြင်း (Early and controlled burning)
အား ရာသီဥတုမပူပြင်းမီ စောလျင်စွာ ဆောင်ရွက်ရမည်။

ဓမ္မတာမျိုးဆက်ဧရိယာအတွင်းရှိ နွယ်ဖြတ်ညောင်ပတ်လှဲပင်စာရင်းဇယားပုံစံ

စဉ်	နွယ်အမျိုးအစား	အရေအတွက်	ညောင်ပတ်လှဲပင် အရေအတွက်	မှတ်ချက်
(၁)	(၂)	(၃)	(၄)	(၅)

(ခ) ပင်ပူးခွာကိုင်ချိုင်ခြင်း

ပင်ပူးပင်ကြပ်များလွန်းသည့် တောအနေအထားနှင့် ကြီးထွားမှုကို အထောက်အကူပြု ဆောင်ရွက်ပေးရန် လိုအပ်သည့် တောပျက်များတွင် ပင်ပူးပင်ကြပ်များကို ခုတ်ထွင် ရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ ကိုင်းတက်ချိုင်ခြင်းဖြင့်လည်းကောင်း လက်ရှိ တော၏ တောအဆင့်အတန်း တိုးတက်ရေးအတွက် ဆောင်ရွက်ပေးရပါမည်။ ငုတ်တက်ပေါက်အပင်များမှ ကြီးထွားမှုညံ့သည့် အပင်ကို ခုတ်လှဲပေးရပါမည်။ အပင်၏ အမြင့်ကို ချိန်ဆ၍ အောက်ခြေကိုင်းတက်များကို ကိုင်းချိုင်ဖယ်ရှားပေးခြင်းအားဖြင့် သဘာဝတော၏ ကြီးထွားတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။ အပင်သိပ်သည်းလွန်းသည့်နေရာမျိုးတွင် ပင်ကြပ်နုတ်သည့် သဘောမျိုးဖြင့် မလိုလားအပ်သော အပင်များကို ဖယ်ရှားဆောင်ရွက်ရမည်ဆိုပါက ဦးစီးရုံးချုပ်သို့ မှတ်တမ်းဓာတ်ပုံနှင့်တကွ တင်ပြခွင့်ပြုချက်တောင်းပြီးမှ ဆောင်ရွက်ရမည်။ ပင်ပူးခွာကိုင်ချိုင်သည့် စာရင်းအား တစ်ဖက်ဖော်ပြပါဇယားဖြင့် တင်ပြရမည်။

ဓမ္မတာမျိုးဆက်သည့် ဧရိယာအတွင်း ပင်ပူးခွာ/ ကိုင်းတက်ချိုင့်သည့်အရေအတွက်

စဉ်	ပင်ပူးခွာသည့်		ကိုင်းတက်ချိုင့်သည့်		မှတ်ချက်
	သစ်မျိုး	အရေအတွက်	သစ်မျိုး	အရေအတွက်	
(၁)	(၂)	(၃)	(၄)	(၅)	(၆)

(ဂ) ငုတ်တက်ချွန်ခြင်း

ငုတ်တက်ချွန်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လက်ရှိအပင်များအား ခုတ်လှဲခြင်းမပြုဘဲ အကြောင်းအမျိုးမျိုးကြောင့် လဲကျပျက်စီးနေသော ငုတ်ဟောင်း၊ ငုတ်ပျက်များကိုသာ ပြုပြင်ချွန်သပေးရန်။ ထိုသို့ ငုတ်တက်ချွန်ရာတွင် ငုတ်တက်သန်စွမ်းစွာ ပေါက်ရောက်နိုင်သော သစ်မျိုးများကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး အပင်များကြီးရင့်သွားသည့်အခါ ငုတ်တက်ပေါက်ရန်ခက်ခဲပါ၍ ငုတ်တက်ချွန်သည့် သစ်မျိုး၊ အရွယ်အစားတို့ကို သေချာစွာရွေးချယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ငုတ်တစ်ခုမှ ငုတ်တက်ပင်များစွာ ထွက်လာသောအခါ အသန်မာဆုံးငုတ်တက်အားချွန်ထားပြီး ကျန်ငုတ်တက်များ ရှင်းလင်းခြင်းနှင့် ငုတ်တက်ပင်ကြပ်နှုတ်ခြင်းကို ဆက်လက်ဆောင်ရွက်ရပါမည်။ ငုတ်တက်အားကောင်းစေရန် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-

- (၁) ငုတ်တက်အားကောင်းစေရန်နှင့် ငုတ်တက်ထွက်နှုန်း ညီညာစေရန် ငုတ်အမြင့်အား (၆"-၁') အတွင်း ချွန်သပေးရမည်။ ငုတ်အချင်း ၈"အောက်ရှိသည့် ငုတ်ဟောင်း၊ ငုတ်ပျက်များကိုသာ ချွန်သပေးရမည်။ ငုတ်တက်ကို တတ်နိုင် သလောက် နိမ့်စေပြီး ရေမတင်စေရန် မီးထက်ထက်ဖြင့် တစောင်း (သို့)ချွန်သ၍ ပြုပြင်ပေးရပါမည်။
- (၂) ငုတ်မြင့်လွန်းပါက ငုတ်အပေါ်ပိုင်း ခြောက်သွေ့နိုင်ပြီး ငုတ်နိမ့်လွန်းပါက ထွက်လာမည့် အဖူးကလေးများ ခြောက်သွေ့၍ ငုတ်တက် မထွက်နိုင်တော့ပါ။ ငုတ်အချင်း ၈"ကျော်ပါက အလယ်အူရှိလာပြီး အူတိုင်တွင် ရေဝင်၍ ပုပ်နိုင်ပါသဖြင့် ငုတ်အချင်း ၈" ကျော်ပါက ငုတ်တက်ချွန်ခြင်း မပြုလုပ်ရန်။

(၃) ငှက်တက်ချွန်ဇယားတွင် ငှက်အချင်း၃"အတန်းအစားဖြင့် သစ်မျိုးအလိုက် (၃"အောက်)၊ (၃" မှ ၆"အောက်)၊ (၆" မှ ၈"အောက်) ဖော်ပြရမည်ဖြစ်သည်။
 ငှက်တက်ချွန်ပင်များအား အောက်ဖော်ပြဇယားဖြင့် ရေးသွင်းတင်ပြရမည် -

ဓမ္မတာမျိုးဆက်ဧရိယာအတွင်းရှိ ငှက်တက်ချွန်ပင်စာရင်း

စဉ်	သစ်မျိုး	ငှက်အချင်း/ အရေအတွက်			
		၃" အောက်	၃" မှ ၆" အောက်	၆" မှ ၈" အောက်	ပေါင်း
(၁)	(၂)	(၃)	(၄)	(၅)	(၆)

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် တောပျက်၊ တောညံ့များကို တောကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး သဘာဝတောကျန်များ ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ရာ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စီးပွားရေးအကျိုးအမြတ်အလိုငှာ ရည်ရွယ်သည့် သဘာဝတောများဖြစ်လာစေရန် မရည်ရွယ်ကြောင်းကို သတိချပ်ရမည် ဖြစ်ပါသည်။ သို့ပါ၍ ဒေသခံပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်ဖြစ်သည့် ထင်း၊ တိုင်၊ မျောများ ဖြည့်ဆည်းပေးရေးထက် ဒေသ၏ စိမ်းလန်းစိုပြည်ရေးကိုသာ ရည်ရွယ်ခြင်းဖြစ်၍ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စိမ်းလန်းစိုပြည်ရေး (Greening)ကို မထိခိုက်မိစေရေး အထူးအလေးထား ဆောင်ရွက်ရမည်။

ထွက်ရှိထင်းများ စီမံခန့်ခွဲခြင်း

၅။ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှ ပင်ပူးခွာခြင်း၊ ကိုင်းတက်ချိုင်ခြင်းကြောင့် ထွက်ရှိလာသည့် ထင်းများကို စနစ်တကျ စုပုံတိုင်းတာ၍ အနီးစပ်ဆုံး ကျေးရွာ၊ အဖွဲ့အစည်းသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်ရပါမည်။ ထင်းဖြန့်ဝေမှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများကို ပြည်သူလူထုမှ ပိုမိုသိမြင်နားလည်လာစေရန် ဟောပြောပွဲများပြုလုပ်၍ ဖြန့်ဝေခြင်း၊ သတင်းမီဒီယာများ၌ ဖော်ပြခြင်းများ ဆောင်ရွက်ရပါမည်။ ထွက်ရှိသည့်ထင်းများအား ဖြန့်ဝေမည့် အကျိုးပြုကျေးရွာပုဂ္ဂိုလ်အဖွဲ့အစည်းတို့၏ အချက်အလက်များအားဖော်ပြ၍ ဦးစီးရုံးချုပ်သို့ တင်ပြခွင့်ပြုချက် ရယူပြီးမှ ဖြန့်ဝေဆောင်ရွက်ရမည်။

လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြခြင်း

၆။ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ တင်ပြရာတွင် ဆောင်ရွက်သည့် လုပ်ငန်းအလိုက် အောက်ပါအတိုင်း ပြုစုတင်ပြရမည်-

- (က) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း အစီရင်ခံစာအား သတ်မှတ်ပုံစံအတိုင်း ပြုစုတင်ပြရန်၊ ပြီးစီးကြောင်း အစီရင်ခံစာနှင့်အတူ တည်နေရာမြေပုံကို (၁"-၁မိုင်စကေး)၊ ပါဝင်ပင်မြေပုံကို Skeleton မြေပုံတွင် (၄"-၁မိုင်) မြေပုံစကေးဖြင့် ပြုစုပြီး ပူးတွဲတင်ပြရန်၊
- (ခ) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းမဆောင်ရွက်မီပုံ၊ ဆောင်ရွက်ဆဲပုံနှင့် ဆောင်ရွက်ပြီးပုံတို့ကို ရှုထောင့်တစ်နေရာတည်းမှ ရိုက်ကူးတင်ပြရန်၊
- (ဂ) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာအား လုပ်ငန်းဆောင်ရွက်ပြီး တစ်လအတွင်း မပျက်မကွက် ပြုစုတင်ပြရန်၊

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
ဓမ္မတာမျိုးဆက်ခြင်း

ခရိုင်၊----- မြို့နယ်၊-----

- ၁။ တည်နေရာ -----
- ၂။ ဆောင်ရွက်သည့်ဧရိယာ(ဧက) -----
- ၃။ မူလတောအမျိုးအစား -----
- ၄။ မူလတောအခြေအနေနှင့်ပေါက်ရောက်သည့်သစ်မျိုးများ -----
- ၅။ ဆောင်ရွက်သည့်နည်းစနစ် -----

(က) နွယ်ဖြတ်ခြင်း/ပေါင်းရှင်းခြင်း(ပေါင်းရှင်းခြင်းနည်းစနစ်ကိုဖော်ပြရန်)-----

(ခ) ကိုင်းတက်ရှင်းခြင်း/ပင်ပူးခွာခြင်း(သစ်မျိုးနှင့်အပင်အရေအတွက်ကိုဖော်ပြရန်)-----

(ဂ) ငုတ်ပြုပြင်/ချွန်သပေးရသည့်ငုတ်ဟောင်း/ငုတ်ပျက်-----

(အရေအတွက်နှင့် သစ်မျိုးတို့ကိုဖော်ပြရန်)

၆။ လုပ်ငန်းစတင်ဆောင်ရွက်သည့်နေ့ -----

၇။ လုပ်ငန်းပြီးစီးသည့်နေ့ -----

၈။ ထွက်ရှိသည့်ထင်းပမာဏ -----

၉။ ဖြန့်ဝေသည့်ကျေးရွာနှင့်ဖြန့်ဝေသည့်နေ့ရက် -----

၁၀။ ကြီးကြပ်ဆောင်ရွက်သည့်ဝန်ထမ်း -----

စဉ်	အမည်	ရာထူး	မှတ်ချက်

၁၁။ ကုန်ကျစရိတ် -----

၁၂။ ပူးတွဲတင်ပြသည့်မှတ်တမ်းဓါတ်ပုံများ

(က) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းဆောင်ရွက်သည့် တည်နေရာမြေပုံ၊

(ခ) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း မဆောင်ရွက်မီတည်ရှိသည့် တောအခြေအနေနှင့် ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးနောက် တည်ရှိသည့် တောအခြေ အနေတို့၏ မှတ်တမ်းဓါတ်ပုံများ။

၁၃။ အထွေထွေဖော်ပြချက် -----

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ|-----

၁၄။ (- -)ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင် လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ|-----

အထွေထွေ

၇။ တောလုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် နည်းစနစ်မှန်ကန်စွာ လုပ်ကိုင်စေရေး၊ ထိရောက်အောင်မြင်စေရေးတို့အတွက် ဝန်ထမ်းများစုဖွဲ့၍ တိတိကျကျ တာဝန်ပေးရန်၊ လုပ်ငန်းအပေါ် သိမြင်နားလည်မှု၊ တတ်ကျွမ်းမှု၊ အတွေ့အကြုံရရှိစေရေးအတွက် အထက်အရာရှိ အဆင့်ဆင့်မှ လုပ်ငန်းမဆောင်ရွက်မီ စာတွေ့လက်တွေ့ ရှင်းလင်းသင်ကြားပြသခြင်း၊ လုပ်ငန်းခွင်အတွင်း လက်တွေ့သရုပ်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးချိန်တွင် နှစ်စဉ် ကွင်းဆင်းစစ်ဆေးကြီးကြပ်အကဲဖြတ်ခြင်း လုပ်ငန်းတို့ကို အလေးထား ဆောင်ရွက်ရမည်။

နိဂုံး

၈။ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းသည် သဘာဝအလျောက် မျိုးဆက်ပင်များ ကြီးထွားရှင်သန်မှုကို အထောက်အကူပြုပြီး တောကိုလည်း တိုးတက်ဖွံ့ဖြိုးစေသည်သာမက သစ်တောသစ်ပင်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိသည့်စနစ်ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေသည့်အပြင် တောအတန်းအစား လျော့ကျခြင်းမှ ကာကွယ်နိုင်ပြီး တောအတန်းအစား လျော့ကျခြင်းမှ ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသဖြင့် အလေးထား ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

တောထိန်းဧရိယာအဟောင်းများ၏နယ်နိမိတ်ပြင်ဆင်ခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ

တောထိန်းဧရိယာအဟောင်းများ၏ နယ်နိမိတ်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ရည်ရွယ်ချက်

၁။ တောထိန်းဧရိယာအဟောင်းများ၏ နယ်နိမိတ်ပြင်ဆင်ခြင်းလုပ်ငန်းသည် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ထိန်းသိမ်းကာကွယ်လျက်ရှိသည့် သဘာဝတောကျန်များကို ရေရှည်တည်တံ့ရေး (Sustainability)အတွက် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ် သည်။

ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ

၂။ သဘာဝတောထိန်း ဧရိယာအဟောင်းများ နယ်နိမိတ်ပြင်ဆင်ရန်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝတောထိန်းဧရိယာ၏(၀.၅%) (လက်ရှိဘဏ္ဍာနှစ် တောထိန်း ဧက ၁၀၀၀ လျှင် (၅)မိုင်နှုန်းဖြင့်)ကို လျာထားမိုင်အဖြစ် သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဦးစားပေးနယ်နိမိတ်ပြင်ဆင်ရမည့် သဘာဝတောများ

၃။ နယ်နိမိတ်ပြင်ဆင်ရန်အတွက် သဘာဝတောထိန်းဧရိယာ အဟောင်းများအား ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည် -

- (က) (၅) နှစ်နှင့် အထက်ရှိသည့် သဘာဝတောထိန်းဧရိယာအဟောင်းများ၊
- (ခ) လူနေကျေးရွာ/အိမ်ရာများနှင့် နီးကပ်စွာ တည်ရှိနေသည့် သဘာဝတောကျန်များ၊
- (ဂ) ဒေသခံပြည်သူများ လုပ်ကိုင်သည့် လယ်/ယာများနှင့် နီးကပ်စွာတည်ရှိနေသည့် သဘာဝ တောကျန်များ၊
- (ဃ) လူအဝင်အထွက်များသည့် သဘာဝတောကျန်များ၊

ဆောင်ရွက်ရမည့် ကာလနှင့် နည်းလမ်းများ

၄။ တောထိန်းဧရိယာ အဟောင်းများ၏ နယ်နိမိတ်ပြင်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာ တွင် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည် -

- (က) ဆောင်ရွက်ရမည့်ကာလ
 - သဘာဝတောကျန်များအား (၅)နှစ်ဆက်တိုက် ထိန်းသိမ်းကာကွယ်မည့် လုပ်ငန်းအချိန် ဇယားအရ နယ်နိမိတ်အဟောင်း ပြင်ဆင်ခြင်းလုပ်ငန်းကို နှစ်စဉ် မတ်လမှ မေလ များ အတွင်း အပြီးဆောင်ရွက်ရမည်။

(ခ) ဆောင်ရွက်ရမည့် နည်းလမ်းများ

- (၁) ကျိုးပဲ့ပျက်စီးနေသော နယ်နိမိတ်ဘုတ်တိုင်များကို ပြင်ဆင်စိုက်ထူရမည်ဖြစ်ပါက မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးတင်ပြပြင်ဆင်ရန်၊
- (၂) နယ်နိမိတ်ဘုတ်တိုင် ပြင်ဆင်စိုက်ထူရန် မလိုအပ်သည့် နေရာများတွင် မူလ ဘုတ်တိုင်(၂)တိုင်အကြား၌ ဘုတ်တိုင်အသစ်တစ်လုံး ထပ်မံစိုက်ထူရန်နှင့် အဆိုပါ ဘုတ်တိုင်၏ အမှတ်စဉ်ကို 1A, 2A စသည်ဖြင့် ရေးမှတ်ရန်၊
- (၃) နယ်နိမိတ်ဘုတ်တိုင် ပြင်ဆင်စိုက်ထူခြင်းနှင့် ဘုတ်တိုင်အသစ် ထပ်မံစိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် မလိုအပ်ပါက နယ်နိမိတ်လမ်းကြောင်း တစ်လျှောက်ရှင်းလင်းခြင်း၊ ကြော်ငြာပြားများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ နယ်နိမိတ်မှန်ထစ်များ ထစ်မှတ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်၊
- (၄) နယ်နိမိတ်မှန်ထစ်ငယ်များ ထစ်မှတ်ရာတွင် အောက်တွင်ဖော်ပြထားသည့်ပုံစံ အတိုင်း ရင်စို့အမြင့် ၄' ၆" ၌ ပထမခါးချက်ပေး၍ ဒုတိယခါးချက်ကို အပေါ်သို့ လှန်၍ ထစ်မှတ်ရမည်။



၅။ လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာအား တစ်ဖက်ဖော်ပြပါ စိမ်း/စို သဘာဝတောပုံစံ-(၁၁) ဖြင့် တင်ပြအစီရင်ခံရမည်-

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
 သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပြီးစီးကြောင်းအစီရင်ခံစာ
 နယ်နိမိတ်ပြင်ဆင်ခြင်း

ခရိုင်----- မြို့နယ်၊ -----

၁။ တည်နေရာ -----

 ကြိုးပိုင်းတော -----

 ကြိုးပြင်ကာကွယ်တော -----

၂။ ပြင်ဆင်သည့်နယ်နိမိတ်အလျား -----

၃။ စိုက်ထူခြင်း -----

 (က) အမျိုးအစား -----

 (ခ) အရေအတွက် -----

 (ဂ) နှုန်း -----

 (ဃ) ကုန်ကျစရိတ် -----

၄။ ကြော်ငြာပြားများရိုက်မှတ်ခြင်း -----

 (က) အမျိုးအစား -----

 (ခ) အရေအတွက် -----

 (ဂ) နှုန်း -----

 (ဃ) ကုန်ကျစရိတ် -----

၅။ စတင်ဆောင်ရွက်သည့်နေ့ -----

၆။ ပြီးစီးသည့်နေ့ -----

၇။ ကြီးကြပ်သည့်ဝန်ထမ်း -----

စဉ်	အမည်	ရာထူး	မှတ်ချက်

၈။ အထွေထွေဖော်ပြချက် -----

၉။ ပူးတွဲဖော်ပြသည့်မြေပုံ -----

၁၀။ ကုန်ကျစရိတ် -----

၁၁။ ကတိဝန်ခံချက်

အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူလျက် အောက်တွင် လက်မှတ်ရေးထိုးပါသည်။

(လက်မှတ်)

(လက်မှတ်)

တာဝန်ခံတောအုပ်ကြီး

ဦးစီးအရာရှိ

ရက်စွဲ-----

၁၁။ (- -) ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှုရှိသဖြင့် တာဝန်ယူလျက် အောက်တွင်လက်မှတ် ရေးထိုးပါသည်။

(လက်မှတ်)

လက်ထောက်ညွှန်ကြားရေးမှူး

-----ခရိုင်

ရက်စွဲ-----

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး(၄)ရပ်အနက် သဘာဝတောကျွန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းသည် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသရှိ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြုန်းတီးနေသည့် တောပျက်၊ တောညှပ်များကို အချိန်တိုကာလအတွင်း စရိတ်စက အသက်သာဆုံးဖြင့် ရေ၊ မြေ၊ သဘာဝနှင့် လိုက်လျောညီထွေစွာ တောအဆင့်အတန်း ပြန်လည် တိုးတက်ကောင်းမွန်လာစေရန် စနစ်တကျ ထိန်းသိမ်းပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းဖြစ်ပါသည်။



Standard Operating Procedures for Conservation of Remaining Natural Forests